

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၁၂] ရန်ကုန်မြို့ { ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်) } သောကြာနေ့ [အတွဲ ၇၅

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့်
ဒေါ်နန်းခင်ထွေးမြင့် (ဘ) ဦးစောလှထွန်း အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ
ငင်းကျခံရမည့် ပြစ်ဒဏ်များ၏ ထက်ဝက်ကာလအား လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၅/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်
ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သော

ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်ပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်းသား (၈၁၄) ဦး
တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက
၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်း
သတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် (၁၆/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော
စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေချိန်တွင် နိုင်ငံအချင်းချင်း မိတ်ဝတ်
မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော
အားဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် စိန်ရတု ပြည်ထောင်စုနေ့
အထိမ်းအမှတ်အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အင်းစိန်
အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အောက်ပါသီရိလင်္ကာနိုင်ငံသား (၇) ဦးကို ရာဇဝတ်ကျင့်ထုံး
ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်
ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်
ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်-

- (၁) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၁၉၉/က၊ A.A Nepolian Ananda
- (၂) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၀/က၊ M.A Sarath Kumarasiri
- (၃) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၁/က၊ R.P Lakmal Prasanna
- (၄) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၂/က၊ B.H Dinushan Chathuranga
- (၅) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၃/က၊ W.Alexce Fernando
- (၆) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၄/က၊ W.Krishan Chathuranga
- (၇) ထောင်ဝင်နံပါတ် အစ/၂၂/ ၀၁၂၀၅/က၊ W.Sampath Kumar

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|---|--------------|
| (က) ပြည်ထောင်စုဝန်ကြီး | ဥက္ကဋ္ဌ |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| (ခ) ဒုတိယဝန်ကြီး | ဒုတိယဥက္ကဋ္ဌ |
| ပြည်ထောင်စုဝန်ကြီးဌာန | |
| (ဂ) ကောင်စီအဖွဲ့ဝင် (၁) | အဖွဲ့ဝင် |
| နေပြည်တော်ကောင်စီ | |
| (ဃ) တိုင်းဒေသကြီး/ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး | အဖွဲ့ဝင် |
| တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံး | |
| (င) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| ကာကွယ်ရေးဝန်ကြီးဌာန | |
| (စ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| နယ်စပ်ရေးရာဝန်ကြီးဌာန | |
| (ဆ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | |
| (ဇ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| (ဈ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | |
| (ည) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | |
| (ဋ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| (ဌ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပြန်ကြားရေးဝန်ကြီးဌာန | |
| (ဍ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပညာရေးဝန်ကြီးဌာန | |
| (ဎ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ကျန်းမာရေးဝန်ကြီးဌာန | |

(ဏ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

(တ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၂။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများ ရေးဆွဲသတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
- (ခ) သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ပြည်တွင်းအကူအညီများကို စီမံခန့်ခွဲခြင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေးအပ်ပါက ပြည်ပအကူအညီများကိုပါ စီမံခန့်ခွဲဆောင်ရွက်ရန်၊
- (ဂ) သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လူထုပညာပေးအစီအစဉ်များနှင့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထုပိုမိုပူးပေါင်းပါဝင်လာစေရေး စီမံဆောင်ရွက်ရန်၊
- (ဃ) သဘာဝဘေးကြိုတင်ခန့်မှန်းခြင်းစနစ်နှင့်ကြိုတင်သတိပေးမှုစနစ်ထူထောင်ရေး၊ ကြိုတင်သတိပေးစနစ်မှ သတိပေးချက်ရရှိလာချိန်တွင် အချိန်မီအောက်ခြေအထိ ဆက်လက်အသိပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်၊
- (င) သဘာဝဘေးအရွယ်အစားအရ လုပ်ငန်းစဉ်အလိုက် ပါဝင်ဆောင်ရွက်ပေးရမည့် ဌာနများ၊ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊
- (စ) လုပ်ငန်းကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကူညီပံ့ပိုးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း အရှိန်အဟုန်ကို မြှင့်တင်ရန်၊
- (ဆ) သဘာဝဘေးကြုံတွေ့ချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းဆောင်ရွက်မှုများ၌ အမျိုးသားကော်မတီရုံးအဖြစ် တာဝန်ယူဆောင်ရွက်ရန်၊
- (ဇ) သဘာဝဘေးစီမံခန့်ခွဲမှုစက်ဝန်းပါ လုပ်ငန်းကဏ္ဍများအလိုက် လိုအပ်သော ဥပဒေများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဗဟိုချက်အဖြစ် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးကူညီခြင်းတို့ဖြင့် တာဝန်ယူဆောင်ရွက်ရန်၊
- (ဈ) နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတိုင်းတွင် သဘာဝဘေးလျော့ပါးရေးအစီအမံများ ပါဝင်ရေး၊ ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်၊
- (ည) သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖြစ်ပွားလေ့ရှိသော ဘေးအမျိုးအစား၊ ဖြစ်ပွားလေ့ရှိသော အချိန်ကာလ၊ ဒေသ၏အရင်းအမြစ်နှင့် ဒေသလိုအပ်ချက်များပေါ်မူတည်၍ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်များ၊ လုပ်ငန်းအစီအမံများ ရေးဆွဲရာတွင် လိုအပ်သောနည်းပညာ၊ ကျွမ်းကျင်မှု၊ ငွေကြေး၊ ပစ္စည်း စသည့် အရင်းအမြစ်များကို ညှိနှိုင်း ဖြည့်ဆည်းပေးရန်၊
- (ဋ) သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်မြှင့်မားတိုးတက်စေရေးအတွက် နည်းပညာ၊ ပစ္စည်းကိရိယာ၊ ငွေကြေးစသော အရင်းအမြစ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းကော်မတီများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပံ့ပိုးဆောင်ရွက်ပေးရန်၊

- (၄) ဘေးဖြစ်ပွားမှုနှင့် ထိခိုက်ဆုံးရှုံးမှုအတိုင်းအတာအလိုက် အမျိုးသားကော်မတီရုံး ဖွင့်လှစ်လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ရှေ့တန်းကွပ်ကဲမှုစခန်းများ ဖွင့်လှစ်နိုင်ရေးတို့အတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊
- (၅) သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနည်းပညာများ စဉ်ဆက်မပြတ်ရရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းနှင့် ပြည်တွင်း၊ ပြည်ပသင်တန်းကျောင်းများ၊ တက္ကသိုလ်များ၊ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊
- (၆) ကော်မတီ၏လုပ်ငန်းစီမံချက်ကို ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေး အခါအားလျော်စွာ သုံးသပ်ပြင်ဆင်ဆောင်ရွက်ရန်၊
- (၇) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်နှင့် (၃) လတစ်ကြိမ် အစီရင်ခံစာကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားရန်၊
- (၈) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်သွားရန်။

၃။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)

ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|--|--------------|
| (က) | ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) | ဒုတိယဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) | အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) | ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) | ညွှန်ကြားရေးမှူးချုပ်
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) | ညွှန်ကြားရေးမှူးချုပ်
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) | ညွှန်ကြားရေးမှူးချုပ်
ငွေတိုက်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) | ညွှန်ကြားရေးမှူးချုပ်
ဥပဒေရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |

(ဈ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၂။ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် နိုင်ငံတော်မှထည့်ဝင်ငွေ၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအလိုက် စနစ်တကျ ထိန်းသိမ်း၊ ထုတ်ပေးဆောင်ရွက်ရန်၊
- (ခ) သဘာဝဘေးအန္တရာယ်အလိုက် လိုအပ်သည့်ရန်ပုံငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှတစ်ဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လျာထားတင်ပြရန်၊
- (ဂ) လျာထားမှုပြုပြီးသောရန်ပုံငွေများကို ချက်ချင်းသုံးစွဲနိုင်ရေးအတွက်လည်းကောင်း၊ ရန်ပုံငွေလျာထားချက်မရှိဘဲ အရေးပေါ်ဆောင်ရွက်ရန် လိုအပ်သောရန်ပုံငွေထပ်မံခွဲဝေလျာထားခြင်းနှင့် ကျခံသုံးစွဲခြင်းများအတွက်လည်းကောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်ကို အလျင်အမြန်ရယူဆောင်ရွက်ရန်၊
- (ဃ) ရန်ပုံငွေများသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကိုက်ညီစေရေးအတွက် ကြပ်မတ်ကွပ်ကဲသွားရန်နှင့် စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်နှင့်အညီ ငွေစာရင်းများကို စနစ်တကျရှိစေရေးဆောင်ရွက်ရန်၊
- (င) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရရှိပြီးဖြစ်သော အသုံးစရိတ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များသို့လည်းကောင်း အလျင်အမြန်လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်၊
- (စ) ရန်ပုံငွေများရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊
- (ဆ) သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရာတွင် စနစ်တကျရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လိုအပ်သောကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အကျိုးရှိစေရန်အတွက် ပစ္စည်းဝယ်ယူရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ရန်၊
- (ဇ) သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရ ဖွင့်လှစ်ထူထောင်ထားသော တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းများရေးဆွဲအသုံးပြုထိန်းသိမ်း၊ သုံးစွဲဆောင်ရွက်နိုင်ရေး လိုအပ်သော အထောက်အကူများ ပံ့ပိုးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်ရန်၊
- (ဈ) ပြည်ပနိုင်ငံများ၏ ဘေးဖြစ်ပွားမှုနှင့် ထိခိုက်ဆုံးရှုံးနိုင်မှုအတိုင်းအတာအလိုက် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးပံ့ပိုးဆောင်ရွက်ရန်၊
- (ည) ကော်မတီ၏ လုပ်ငန်းစီမံချက်ကို ခေတ်ကာလနှင့်လျော်ညီမှုရှိစေရေး အခါအားလျော်စွာ သုံးသပ်ပြင်ဆင်ဆောင်ရွက်ရန်၊

- (ဋ) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်နှင့် (၃) လတစ်ကြိမ် အစီရင်ခံစာကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားရန်၊
- (ဌ) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်သွားရန်။

၃။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၂၁) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂)

နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ ကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|---|--------------|
| (က) | ပြည်ထောင်စုဝန်ကြီး
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) | ဒုတိယဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) | အမြဲတမ်းအတွင်းဝန်
ကာကွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) | အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) | အမြဲတမ်းအတွင်းဝန်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) | အမြဲတမ်းအတွင်းဝန်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) | အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) | အမြဲတမ်းအတွင်းဝန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) | အမြဲတမ်းအတွင်းဝန်
အလုပ်သမားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) | အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဋ) | ညွှန်ကြားရေးမှူးချုပ်
နိုင်ငံရေးရာဇဝဠာဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |

- (၄) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
သံတမန်ရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၅) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၆) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အာဆီယံရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၇) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၈) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၉) အမြဲတမ်းအတွင်းဝန် အတွင်းရေးမှူး
နိုင်ငံခြားရေးဝန်ကြီးဌာန
- (၁၀) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန

- ၂။ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- (က) သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများအားလုံးနှင့် ပြည်တွင်းရှိ နိုင်ငံခြားသံရုံးများအား ချက်ချင်းအသိပေး၍ သတင်းထုတ်ပြန်ခြင်း၊ အကူအညီအထောက်အပံ့များ တောင်းခံရယူခြင်းများကို ဆောင်ရွက်ရန်၊
- (ခ) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျော့ပါးစေရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီများရရှိအောင် ကြိုတင်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးရန်၊
- (ဂ) သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးနှင့်ဆက်သွယ်သည့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
- (ဃ) နိုင်ငံတကာမှ နိုင်ငံအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ အလှူရှင်များ၏ ကူညီပံ့ပိုးသောအထောက်အပံ့ပစ္စည်းများအား သဘာဝဘေးသင့်ဒေသများသို့ ထိရောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊
- (င) ပြည်ဝင်ဗီဇာထုတ်ပေးနိုင်ရေး၊ လေဆိပ်တွင် လိုအပ်သည်များကူညီဆောင်ရွက်ပေးရေး၊ လေယာဉ် ဖြတ်သန်းခွင့်၊ ဆင်းသက်ရပ်နားခွင့်ရရှိရေး၊ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှတစ်ဆင့် ဝင်ရောက်လာသည့်အခါ အခွန်ကင်းလွတ်ခွင့်ရရှိရေးတို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်၊

- (စ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်အကြံပေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် လိုအပ်သောပြင်ဆင်ဆောင်ရွက်မှု၊ ပညာပေးမှု၊ ပြန်လည်ထူထောင်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အခါအားလျော်စွာ သုံးသပ်အကြံပြုသွားရန်၊
- (ဆ) ပြည်ပရောက် သဘာဝဘေးသင့်မြန်မာနိုင်ငံသားများအတွက် လိုအပ်သောကူညီထောက်ပံ့မှုများအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊
- (ဇ) ကော်မတီ၏လုပ်ငန်းစီမံချက်ကို ခေတ်ကာလအချိန်အခါနှင့်လျော်ညီမှုရှိစေရေး အခါအားလျော်စွာ သုံးသပ်ပြင်ဆင်ဆောင်ရွက်ရန်၊
- (ဈ) ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားရန်၊
- (ည) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို အခြားလုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်။

၃။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၂၁) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၂)

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|--|--------------|
| (က) | ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) | ဒုတိယဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) | လက်ထောက်စစ်ဦးစီးအရာရှိချုပ်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) | အဖွဲ့ဝင် |
| (ဃ) | စစ်ဦးစီးဗိုလ်မှူးချုပ် (ရေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) | အဖွဲ့ဝင် |
| (င) | စစ်ဦးစီးဗိုလ်မှူးချုပ် (လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) | အဖွဲ့ဝင် |
| (စ) | အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) | အမြဲတမ်းအတွင်းဝန်
နယ်စပ်ရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) | အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) | အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |

(ည)	အမြဲတမ်းအတွင်းဝန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဋ)	အမြဲတမ်းအတွင်းဝန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန	အဖွဲ့ဝင်
(ဌ)	အမြဲတမ်းအတွင်းဝန် ကျန်းမာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဍ)	အမြဲတမ်းအတွင်းဝန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(ဎ)	အမြဲတမ်းအတွင်းဝန် ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဏ)	ညွှန်ကြားရေးမှူးချုပ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(တ)	ညွှန်ကြားရေးမှူးချုပ် သုတေသနနှင့် ဆန်းသစ်မှုဦးစီးဌာန သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန	အဖွဲ့ဝင်
(ထ)	ညွှန်ကြားရေးမှူးချုပ် လမ်းဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဒ)	ညွှန်ကြားရေးမှူးချုပ် တံတားဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဓ)	ညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(န)	ရဲဦးစီးအရာရှိချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ပ)	ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း	အဖွဲ့ဝင်
(ဖ)	ညွှန်ကြားရေးမှူးချုပ် မီးသတ်ဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	အတွင်းရေးမှူး
(ဗ)	ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	တွဲဖက်အတွင်းရေးမှူး

- ၂။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- (က) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစီမံချက်ကို အချိန်အခါ၊ အခြေအနေနှင့် အမြဲတစေညီညွတ်စွာရေးအတွက် မပြတ်သုံးသပ်ရေးဆွဲဆောင်ရွက်ရန်၊
 - (ခ) သဘာဝဘေး (ရေဘေး၊ လေဘေး၊ ဆူနာမီဘေး၊ မီးဘေး၊ ငလျင်ဘေး စသည်) အလိုက်ဖြစ်နိုင်ဖွယ်ရှိသော ဒေသနှင့် လူဦးရေများအား လေ့လာ၍ ဘေးဒုက္ခသည်များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် လူအင်အား၊ စက်ယန္တရား၊ ပစ္စည်းကိရိယာ၊ စက်သုံးဆီစသည်တို့ ပြင်ဆင်ထားခြင်း၊ ဒေသအလိုက် မြေပြင်အနေအထားပေါ်မူတည်၍ ဒုက္ခသည်များ တိမ်းရှောင်ခိုလှုံနိုင်သော နေရာများ၊ အသက်ရှင်နေထိုင်ရန် လိုအပ်သောရိက္ခာ၊ ပစ္စည်းအခြေအနေများအား ကြိုတင်လေ့လာပြီး အရေးပေါ်အခြေအနေတွင် အမြန်ဆုံးရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ထားရန်၊
 - (ဂ) ငလျင်ဘေး၊ မီးဘေး၊ မြေပြိုဘေး စသည့်ဘေးများကြောင့် ပိတ်မိနေသောဒုက္ခသည်များအား ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဒေသအလိုက်အထူးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရန်၊
 - (ဃ) အရေးပေါ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများ၊ အစိုးရဌာနများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊
 - (င) သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများ အသက်ဘေးမှ လွတ်မြောက်စေရန်နှင့် အသက်ရှင် ကျန်နေသူများအားလုံး ဆက်လက်ရှင်သန်နိုင်ရေးအတွက် ထိရောက်သောအရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်းတို့ကို ပြည်တွင်း၊ ပြည်ပပူးပေါင်းဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန်၊
 - (စ) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးသည်နှင့် ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး၊ နေရာချထားရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
 - (ဆ) ပြည်ပမှ အကူအညီလိုအပ်သည်ဟု ဆုံးဖြတ်သောကိစ္စရပ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ထားရန်နှင့် စုဖွဲ့ လေ့ကျင့်ထားရန်၊
 - (ဇ) အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသောဒေသများအပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံများ၏ သဘာဝဘေးဖြစ်ပွားမှုများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အထူးလုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် ပါဝင်ကူညီခြင်းတို့အတွက် စနစ်တကျဖွဲ့စည်း လေ့ကျင့်ပြင်ဆင်ထားရန်၊
 - (ဈ) ဘေးအမျိုးအစားအလိုက် နေရာဒေသအလိုက် လိုအပ်သောရှာဖွေကယ်ဆယ်ရေးနည်းပညာများ၊ ပစ္စည်း ကိရိယာများ၊ ယာဉ်ယန္တရားများရရှိစေဆောင်ထားနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပအတွေ့အကြုံများ၊ ပညာရှင်များ၏ အကြံဉာဏ်များကိုရယူကာ နှစ်စဉ်စီမံကိန်းများတွင် ထည့်သွင်းတောင်းခံခြင်း၊ တီထွင် ထုတ်လုပ်ခြင်း၊ စမ်းသပ်အသုံးပြုခြင်းတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးနည်းပညာနှင့် ကျွမ်းကျင်မှု မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
 - (ည) ကော်မတီ၏လုပ်ငန်းစီမံချက်ကို ခေတ်ကာလနှင့်လျော်ညီမှုရှိစေရေး အခါအားလျော်စွာ သုံးသပ် ပြင်ဆင်ဆောင်ရွက်ရန်၊
 - (ဋ) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်နှင့် (၃) လတစ်ကြိမ် အစီရင်ခံစာကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားရန်၊
 - (ဌ) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်သွားရန်။

၃။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၁) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၂)

လုံခြုံရေးလုပ်ငန်းကော်မတီ

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် လုံခြုံရေးလုပ်ငန်းကော်မတီ ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|---|---------------------|
| (က) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဒုတိယဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) အမြဲတမ်းအတွင်းဝန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) အမြဲတမ်းအတွင်းဝန်
အလုပ်သမားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ညွှန်ကြားရေးမှူးချုပ်
မီးသတ်ဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူးချုပ်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) စစ်ဦးစီး (ဗိုလ်မှူးကြီး)
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) | အဖွဲ့ဝင် |
| (ည) ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန | အတွင်းရေးမှူး |
| (ဋ) ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ လုံခြုံရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) သဘာဝဘေးဖြစ်ပွားသည့်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်၊

- (ခ) လူအင်အား၊ လက်နက်ပစ္စည်းကိရိယာ၊ ယာဉ်ယန္တရား၊ စက်သုံးဆီ၊ ရိက္ခာစသည်တို့ ကြိုတင်စုဖွဲ့လေ့ကျင့်စုဆောင်းရန်၊
- (ဂ) လုံခြုံရေးလုပ်ငန်းစီမံချက်ကို အချိန်အခါ၊ အခြေအနေနှင့် အမြဲကိုက်ညီမှုရှိစေရေးအတွက် မပြတ်သုံးသပ်ရေးဆွဲဆောင်ရွက်ရန်၊
- (ဃ) အရေးပေါ်အခြေအနေပေါ်ပေါက်ပါက အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊
- (င) သဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်ဖြစ်ပွားနိုင်သော အမှုအခင်းများ၊ ပြဿနာများ၊ ပဋိပက္ခများကို ကြိုတင်တွက်ဆ၍ လုံခြုံရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲရန်၊ စီမံချက်များအတိုင်း ဆောင်ရွက်နိုင်ရေးလေ့ကျင့်ဆောင်ရွက်ရန်၊
- (စ) လုံခြုံရေးစီမံချက်တွင် အထူးကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ်သော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ သားသည်မိခင်များ၊ ကိုယ်စိတ် မကျန်းမာသူများကို အထူးကာကွယ်မှုပြုရမည့် အစီအမံများထည့်သွင်းရေးဆွဲဆောင်ရွက်ရန်၊
- (ဆ) လုံခြုံရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများ၊ အစိုးရဌာနများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊
- (ဇ) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး၊ နေရာချထားရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
- (ဈ) ပြည်ပမှ အကူအညီလိုအပ်သည်ဟု ဆုံးဖြတ်သော ကိစ္စရပ်များအတွက် လုံခြုံရေးလုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းကွန်ရက်ချိတ်ဆက် လေ့ကျင့်ခြင်း၊ မိမိနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကိုသာမက နိုင်ငံတကာသတ်မှတ်ချက်များကိုပါ မိမိအင်အားထုအတွင်း ဆွေးနွေးပို့ချသင်ကြားထားရန်၊
- (ည) အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသော ဒေသများအပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံများ၏ သဘာဝဘေးဖြစ်ပွားမှုများတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအား အထူးလုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် ပါဝင်ကူညီခြင်းတို့အတွက် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ပြင်ဆင်ထားရန်၊
- (ဋ) ကော်မတီ၏လုပ်ငန်းစီမံချက်ကို ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေး အခါအားလျော်စွာ သုံးသပ်ပြင်ဆင်ဆောင်ရွက်ရန်၊
- (ဌ) ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်နှင့် (၃) လတစ်ကြိမ်အစီရင်ခံစာကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားရန်၊
- (ဍ) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်သွားရန်။

၃။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၁) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဥက္ကဋ္ဌ (ကိုယ်စား)
အောင်ထွန်းခိုင်၊ အတွင်းရေးမှူး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာအုပ်စု၊ ကွင်း/အကွက်အမှတ်နှင့် အမည်-၂၆၃-ခ/ တီးတိန်ယံ၊ မြေကွက်အမှတ်-၇၈/ ၇၉ ရှိ မြေဧရိယာ ၀.၁၂ ဧက အား တမူးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန်အမိန့်ဆင့်ဆိုချက် ၃၂၊ အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၇၂/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ဆရာစံကျေးရွာ၊ ကွင်း/အကွက်အမှတ်နှင့် အမည်-055/ ကွင်းပြင်၊ ဦးပိုင်အမှတ် (-) ရှိ မြေဧရိယာ ၀.၂၈၀ ဧက အား တမူးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၇၃/၂၀၂၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည်-055/ ကွင်းပြင်၊ ဦးပိုင်အမှတ် (-) ရှိ မြေဧရိယာ ၀.၂၁၉ ဧက အား တမူးမြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၇၄/၂၀၂၂)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၅၁၃/တောကွင်း ၃)၊ မြေကွက်အမှတ် - $\frac{၂၈၃}{၄၃၃}$ ရှိ မြေဧရိယာ ၉.၅၅၀ ဧက အား အားကစားနှင့် ကာယပညာဦးစီးဌာန၊ သထုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၇၉/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်နှင့် အမည်-(၆၃/နန်းကွေ့အရှေ့တောင်)၊ ဦးပိုင်အမှတ်-၂၃/၂-ခ ရှိ မဟာဂန္ဓာရုံကျောင်းတိုက် အခွန်လွတ် သာသနာ မြေဧရိယာ ၃.၇၅ အနက်မှ ၀.၁၀ ဧက ကို ဗဒ္ဒသိမ်မြေအဖြစ်အသုံးပြုရန်အတွက် ဝိသုံဂါမ သီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၃ (က) နှင့်အညီသိမ်ဒါယကာဦးကျော်သိန်း [၁/မကန (နိုင်) ၀၃၂၄၃၇] အား ဗဒ္ဒသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၁၈၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမိန့်ကြော်ငြာစာ၊ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် မြေလွှဲမိန့်ထုတ်ပြန်ပေးခဲ့သော ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကွင်းအမှတ်/အမည်- (၁၅/သရက်တောတောင်ကွက်)၊ ဦးပိုင်အမှတ်- (၁/၁) ရှိ မြေဧရိယာ ၁.၇၁၉ ဧကကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကရင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ်ဆောက်လုပ်ရန်အတွက် နိုင်ငံတော်သို့ ပြန်လည် စွန့်လွှတ်အပ်နှံနိုင်ရေး တင်ပြလာမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်စွဲပါ စာအမှတ်၊ ၅၀၉ (၁)/၁၂/ ကောင်စီရုံးဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် အကြောင်းကြားလာပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကရင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ်ဆောက်လုပ်ရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ မြေဧရိယာ ၁.၇၁၉ ဧကကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၂၁/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

ရီရတ်ဒ်မြို့၊ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးမြင့်စိုး အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဌာနစုမှူး (၁) အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၂၂/၂၀၂၂)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ဌာနစုမှူး (၁) ဦးစိုင်းမွန်းနောင် အား မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သို့ ဒုတိယအတွင်းဝန်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်သည်။

ဝဏ္ဏမောင်လွင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နယ်စပ်ရေးရာဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနိုင်နိုင်အောင် အား သမိုင်းဌာန၊ ပါမောက္ခ၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးနေရာသို့ အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထား လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နယ်စပ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အခွန်အယူခံခံအဖွဲ့

၂၀၂၂ ခုနှစ်၊ အကောက်ခွန်အယူခံမှုအမှတ်-၅

လျှောက်ထားသူ

YA XUN CO., LTD

ဝင်ပေါက် (၈)၊ အမှတ် No. MB1,

ပထမထပ်၊ ယုဇနပလာဇာ၊ ရန်ကုန်တိုင်းဒေသကြီး

ဦးဆန်းမြင့် (ကုမ္ပဏီကိုယ်စားလှယ်)

[၁၃/ကမန (နိုင်) ၁၃၉၁၈၇]

အမှတ် (၁၇)၊ ဂန္ဓမာလမ်း၊

ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

လျှောက်ထားသူအတွက် လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

လျှောက်ထားခံရသူအတွက် လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

အမိန့်ချမှတ်သည့်ရက်စွဲ

လျှောက်ထားခံရသူ

နှင့်

အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး

- ဦးရွှေမင်း၊ တရားလွှတ်တော်ရှေ့နေ။

- ဦးပိုင်သူမိုးအောင် (ဦးစီးအရာရှိ)၊

အကောက်ခွန်ဦးစီးဌာန။

- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

စီရင်ချက်

အမှုမှာ (၁၉-၈-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီ အချိန်ခန့်တွင် ခြံအမှတ် (၁၇)၊ ဂန္ဓမာလမ်း၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်အား သတင်းအရ အကောက်ခွန်ဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ

တရားဝင်အခွန် ပေးဆောင်ထားသော စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် တရားမဝင်တင်သွင်းထားသော Redmi K 30 (898) U, Redmi Note 8 Pro (1220) U, Redmi Note 9 Pro (364) U, Redmi 9 (1521) U, Redmi Note 8 (298) U, Redmi 10X (215) U, Redmi Note 9 (101) U စုစုပေါင်း ဖုန်း (၇) မျိုး၊ (၄၆၁၇) လုံး၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၂၉,၄၄၀,၀၀၀ ခန့်ကို အမှုတွဲဖွင့်လှစ်အရေးယူခဲ့ပြီး ပိုင်ရှင်ဖြစ်သူထံသို့ တရားမဝင်တင်သွင်းထားသော ပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်အတွက် အရေးမယူထိုက်ကြောင်း လာရောက်ထုချေရှင်းလင်းရန် အကြောင်းကြားခဲ့ရာ ပိုင်ရှင် ဖြစ်သူမှ ပြန်လည်ဖြေရှင်းလင်းတင်ပြရာ၌ တင်ပြခဲ့သော သွင်းကုန်ကြေညာလွှာများဖြင့် YX Mobile ကုမ္ပဏီအမည်ဖြင့် တင်သွင်းထားသော သွင်းကုန်ကြေညာလွှာမှာလည်း စစ်ဆေးတားဆီး အမှုတွဲဖွင့်လှစ် ခဲ့သော ရက်စွဲအတွင်း အကျုံးဝင်မှုမရှိခြင်းတို့အပြင် အခင်းဖြစ်ပစ္စည်းပိုင်ရှင်မှ ထွက်ဆိုသောမူခင်းဆိုင်ရာ ထွက်ဆိုချက်တွင် တရားဝင်အခွန်ငွေများပေးဆောင်၍ တင်သွင်းခဲ့ခြင်းမရှိကြောင်း ထွက်ဆိုထားသည့် အတွက် တင်သွင်းလာသော ထုချေလွှာအားပလပ်ခဲ့ပြီး အခင်းဖြစ်ပစ္စည်းများအား ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၈၃ အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည့်အစားရွေးယူသတ်မှတ် ဒဏ်ကြေးနှင့် ကျသင့်ခွန်များပေးဆောင်၍ ရွေးယူခွင့်ပြုမည်ဖြစ်ကြောင်း ၃-၁၁-၂၀၂၀ ရက်နေ့တွင် အကြောင်းကြားခဲ့သော်လည်း ပိုင်ရှင်မှလာရောက်ရွေးယူခြင်းမရှိသည့်အတွက် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) တို့အား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် အခွန်အယူခံခုံအဖွဲ့သို့ အယူခံလျှောက်ထားလာသော အမှုဖြစ်ပါသည်။

လျှောက်ထားသူ (ကိုယ်စား) တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က လျှောက်လဲတင်ပြရာ၌ ၁၉-၈-၂၀၂၀ ရက်နေ့ (၀၈:၃၀) နာရီအချိန်ခန့်တွင် ခြံအမှတ် (၁၇)၊ ဂန္ဓမာလမ်း၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိနေအိမ်အား အကောက်ခွန်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သောအဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြရာ တရားဝင်အခွန်ပြေစာအထောက်အထား စာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိသည့် Redmi K 30 (898) U, Redmi Note 8 Pro (1220) U, Redmi Note 8 (298) U, Redmi Note 9 Pro (364) U, Redmi 9 (1521) U, Redmi 10X (215) U, Redmi 9 (101) U စုစုပေါင်း ဖုန်း (၇) မျိုး၊ (၄၆၁၇) လုံး၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၂၉,၄၄၀,၀၀၀ ခန့်ကို တွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်နိုင်ရန် အခင်းဖြစ်ပစ္စည်းများအား သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်အတွက် အရေးမယူထိုက်ကြောင်း ထုချေဖြေရှင်းရန် အကြောင်းကြားခဲ့ရာ ဦးဆန်းမြင့် (အရောင်းမန်နေဂျာ) မှ တာဝန်ယူပြီး ၎င်းတတ်စွမ်းသမျှ ဖြေရှင်းတင်ပြခဲ့ပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများမှာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းမဟုတ်၍ ဒဏ်ကြေးအသင့်အတင့်ဖြင့် ပြန်လည်ရွေးယူရလိမ့်မည်ဟူသော အထင်ဖြင့် ဖြေရှင်းတင်ပြခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ရှင်းလင်းတင်ပြခဲ့ရာတွင် အချို့သောသွင်းကုန် ကြေညာလွှာများမှာ အခြားကုမ္ပဏီအမည်များဖြင့် ဖြစ်သော်လည်း ကုန်ရောင်းကုန်ဝယ်သဘောအရ တစ်ဆင့်ပြန်လည်ဝယ်ယူထားသော ပစ္စည်းများလည်းပါရှိပါကြောင်း၊ လျှောက်ထားသူ YX Mobile Limited အမည်ဖြင့် တင်သွင်းထားသော သွင်းကုန်ကြေညာလွှာများမှာ တားဆီးအမှုဖွင့်လှစ်ထားသော ရက်စွဲများ အတွင်း အကျုံးဝင်ခြင်းမရှိဟု သုံးသပ်ပြီး သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်ပါကြောင်း၊ YX Mobile Limited အမည်ဖြင့် တရားဝင်အခွန်ပေးဆောင်၍ တင်သွင်းထားခြင်းမရှိဟု အကောက်ခွန်ဦးစီးဌာန၏ သုံးသပ်ချက်မှာ မှားယွင်းနေပါကြောင်း၊ ရုံးတော်သို့ ပူးတွဲတင်ပြထားသော အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်ကြေညာလွှာ (ID) Registration No.A 45547 (18-8-2020) တွင် ဖော်ပြချက်အရ YX Mobile Limited အမည်ဖြင့် တင်သွင်းထားသော လိုင်စင်ပါပစ္စည်းများတွင် ယခုအခင်းဖြစ်ပစ္စည်းများနှင့် အမျိုးအစားတူညီသော

Redmi 9 (200) U, Redmi K 30 4G (200) U, Redmi 9 4G (200) U တို့ တင်သွင်းခဲ့သည်မှာ ငြင်း၍မရသော သက်သေခံအထောက်အထားများ ဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီမှ အလားတူပစ္စည်းများတင်သွင်းမှု မရှိဆိုသည့် သုံးသပ်ချက်ဖြင့် ရွေးယူဒဏ်ကြေး (CT+CD) + (RF) (1AV) မှာ ပြင်းထန်လွန်းသောကြောင့် ကုမ္ပဏီအနေဖြင့် ရွေးယူခြင်းမပြုနိုင်ခဲ့ပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများအား ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ခြင်းအပေါ် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၈၈ အရ ယခုကဲ့သို့ အယူခံခုံအဖွဲ့ ရုံးတော်သို့ တင်သွင်းလျှောက်ထားရခြင်းဖြစ်ပါကြောင်း၊ အယူခံအကြောင်းပြချက်များအနက် ရုံးတော်သို့ဦးစွာ တင်ပြလိုသောအချက်မှာ လျှောက်ထားသူဦးဆန်းမြင့် သည် YX Mobile Co.,Ltd ၏ (အရောင်းမန်နေဂျာ) ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပါကြောင်း၊ အခင်းဖြစ် ပစ္စည်းများအား သိမ်းဆည်းသွားသောနေ့အိမ်မှာ ကုမ္ပဏီမှ အရောင်းပစ္စည်းများသိုလှောင်ထားသော နေအိမ်ဖြစ်ပါကြောင်း၊ အခင်းဖြစ် Redmi တံဆိပ်ပါ ဖုန်း (၇) မျိုးမှာ ပြည်တွင်းသို့တင်သွင်းခြင်းကို တားမြစ်ကန့်သတ်ထားသော ပစ္စည်းများမဟုတ်ဘဲ လိုင်စင်ရှိလျှင် လိုသလောက်တင်သွင်းခွင့်ရှိသော ပစ္စည်းများဖြစ်ပါကြောင်း၊ ၎င်းပစ္စည်းများအပေါ် ဒဏ်ကြေးတပ်ရိုက်မှုမှာ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုရှိစေသင့် ပါကြောင်း၊ နိုင်ငံတော်၏တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေအရ အပြစ်ပေးသော အမှုများတွင်ပင် ပြစ်ဒဏ်ချမှတ်ရာ၌ အနည်းဆုံးပမာဏ (Minimum) နှင့် အများဆုံး ပမာဏ (Maximum) ဟူ၍ ပြဋ္ဌာန်းထားရှိပါကြောင်း၊ ဖြစ်စဉ်အရ နိုင်ငံတော်၏ အခွန်ထမ်းကုမ္ပဏီတစ်ခုအပေါ် ချမှတ်ထားသော ပြစ်ဒဏ်မှာ (CT+CD) + (RF) (1AV) ဖြစ်၍ ပြစ်ဒဏ်မှာ လွန်စွာမြင့်မားနေပြီး အမြင့်ဆုံးပြစ်ဒဏ် (Maximum) ဖြစ်နေပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် အဆိုပါဒဏ်ကြေးငွေများ မပေးသွင်းနိုင်၍ ပစ္စည်းများ ပြန်လည်မရွေးယူခြင်းဖြစ်ရာ “ပေးကား ပေး၏မရ” ဆိုသကဲ့သို့ဖြစ်နေရပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီတစ်ခု အပေါ် ညာတာထောက်ထားသောအားဖြင့် အဆိုပါဒဏ်ကြေး (1AV) အစား ရုံးတော်၏ဆင်ခြင်တုံတရားဖြင့် သင့်လျော်သော ဖြေလျှော့ဒဏ်ကြေးဖြင့် ပြန်လည်ပြင်ဆင်လျှော့ပေါ့သတ်မှတ်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း၊ YX Mobile Co., Ltd ကုမ္ပဏီသည် နိုင်ငံတော်မှ တရားဝင်အသိအမှတ်ပြုထားသော ကုမ္ပဏီမှတ်ပုံတင် အမှတ်-109944815 (26-11-2018) ကို ကိုင်ဆောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ အလားတူ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင်အမှတ် 109944815 (31-5-2019) ဖြင့် တရားဝင်ခွင့်ပြုချက် လုပ်ငန်း လိုင်စင်ရရှိထားသော အခွန်ထမ်းကုမ္ပဏီတစ်ခုလည်းဖြစ်ပါကြောင်း၊ အခင်းဖြစ်ကာလမှ ယခုအချိန်ထိ COVID -19 ကူးစက်ရောဂါကပ်စိုးကြီးကြောင့် တစ်နိုင်ငံလုံးစီးပွားရေးအခြေအနေ ကျဆင်းနေသဖြင့် ယခုအချိန်တွင် ကုမ္ပဏီဝန်ထမ်းများအား ဝန်ထမ်းလစာပေးရန်ပင် လွန်စွာအခက်အခဲဖြစ်နေရပါကြောင်း၊ ထို့အပြင် အခင်းဖြစ် Redmi တံဆိပ်ပါ ဖုန်း (၇) မျိုးမှာလည်း တစ်လနှင့်တစ်လ တစ်နှစ်နှင့်တစ်နှစ် အချိန်ကာလ ကြန့်ကြာလာသည်နှင့်အမျှ Model အနိမ့်အမြင့် ကွာခြားသွားပြီး ဈေးနှုန်းများမှာလည်း တစ်နေ့ထက်တစ်နေ့ ကျဆင်းနေသည့်အချက်ကိုလည်း ရုံးတော်မှ အလေးအနက်ထား၍ ထည့်သွင်းစဉ်းစား ပေးသင့်ပါကြောင်း၊ အလေးအနက်တင်သွင်းလိုသောအချက်မှာ အခင်းဖြစ် Redmi တံဆိပ်ပါ ဖုန်း (၇) မျိုးမှာ နယ်စပ်ဒေသဖြစ်သော မူဆယ်၊ တာချီလိတ်၊ မြဝတီ စသည့်ဒေသများမှ တင်သွင်းလာစဉ် ဖမ်းဆီးရမိသော ပစ္စည်းများမဟုတ်သည့် အချက်ကို တင်ပြလိုပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများမှာ နိုင်ငံတော်၏ အထင်ကရမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးမြို့များရှိလျှောက်ထားသူတို့၏ ကုမ္ပဏီရုံးခွဲ သိုလှောင်ရုံများမှ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ သိမ်းဆည်းအမိန့်စာတွင် အတိအလင်းဖော်ပြထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းသို့ ရောက်ရှိပြီးသားပစ္စည်းများအား ရန်ကုန်မြို့ရှိကုမ္ပဏီမှ မန္တလေးမြို့ရှိ ကုမ္ပဏီရုံးခွဲသို့ ပေးပို့ရောင်းချခိုင်းသည့် သဘောဖြစ်၍ ကုန်သွယ်မှုသဘောသဘာဝအရ အရောင်းသွက်/အရောင်းထိုင်း ပစ္စည်းများအား ပြည်တွင်း တစ်နေရာမှ တစ်နေရာ တစ်မြို့မှတစ်မြို့သို့ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ ရန်ကုန်နှင့်မန္တလေး

အပြန်အလှန် အဆင့်ဆင့် ပေးပို့ရောင်းချသည့် အလေ့အထရှိကြသည်ဖြစ်ရာ ယင်းအချက်များကိုပါ ရုံးတော်မှ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားသုံးသပ်ပေးမှသာ ကုမ္ပဏီ၏နစ်နာမှုအပေါ် ပြန်လည်ကုစားပေး နိုင်မည်ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ဒဏ်ငွေတပ်ရိုက်ခြင်းဖြစ်သော်လည်း များလွန်းနေပါသဖြင့် သက်ညှာစွာ ပြန်လည်စဉ်းစားပေးပါရန် တင်ပြအပ်ပါကြောင်း၊ ဥပမာအားဖြင့် ပြစ်မှုတစ်ခုတွင် ထောင်ဒဏ် အနည်းဆုံး (၁) နှစ်မှ အများဆုံး (၅) နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားလျှင် ပြစ်မှုအတိမ်အနက်ကို ချိန်ဆ၍ ပြစ်ဒဏ်ကို (၁) နှစ်မှ (၂) နှစ် (၃) နှစ် စသည်ဖြင့်သာ ချမှတ်လေ့ရှိပါကြောင်း၊ ခွင့်မလွှတ်နိုင်သော ပြစ်ဒဏ်မျိုးတွင်သာ အမြင့်ဆုံး (၅) နှစ်ပြစ်ဒဏ်ကို ချမှတ်လေ့ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရာဇဝတ်ပြစ်မှုဆိုင်ရာ မူခင်းများတွင်ပင် စီရင်ချမှတ်ရာ၌ အနည်းဆုံးနှင့် အများဆုံးပြစ်ဒဏ်ကြားတွင် သင့်တင့်မျှတသော ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပြီး ချမှတ်လေ့ရှိပါကြောင်း၊ တရားမကြောင်းဆိုင်ရာအမှုများတွင် အပြင်းထန်ဆုံး (Maximum) ဖြစ်သော (CT+CD) + ရွေးယူဒဏ်ငွေ (စည်းကြပ်တန်ဖိုး) ၏ တစ်ဆ (1AV) ပြစ်ဒဏ်မှာ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုမရှိပါကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးပြဿနာများ ဖိစီးနှိပ်စက်မှုခံနေရသည့်အချိန်တွင် ကာလဒေသအခြေအနေပေါ်မူတည်ပြီး အခွန်ထမ်းကုမ္ပဏီတစ်ခုအပေါ် ညှာတာထောက်ထားသောအားဖြင့် ဖြေလျှော့ပြစ်ဒဏ်များ ပြင်ဆင်ချမှတ်ပေးပါရန် အသနားခံတင်ပြအပ်ပါကြောင်း၊ “ဆိုရေးရှိကဆိုတတ်လှစွာ” ဆိုသကဲ့သို့ ရုံးတော်သို့သာမက ထပ်မံတင်ပြလိုသော အချက်များမှာ အကောက်ခွန်အယူခံမှုအမှတ် (၄၁/၂၀၁၉)၊ (၄၂/၂၀၁၉) နှင့် (၄၃/၂၀၁၉) အယူခံမှုများတွင် ရွေးယူဒဏ်ကြေး (1AV) တပ်ရိုက်ခဲ့ခြင်းအပေါ် ဒဏ်ကြေးများလွန်း၍ မပေးဆောင်နိုင်သဖြင့် အခွန်အယူခံခံအဖွဲ့သို့ အယူခံတင်သွင်းခဲ့ရာ ရုံးတော်မှ အဆိုပါ (1AV) ဒဏ်ကြေးအစား ၎င်းဒဏ်ကြေး (စည်းကြပ်တန်ဖိုး) ၏ ၃၅ ရာခိုင်နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုသည့် ဖြေလျှော့ပြစ်ဒဏ်ကို ပြန်လည်ပြင်ဆင်ချမှတ်ပေးခဲ့သော သာဓကရှိပါကြောင်း၊ အလားတူ အကောက်ခွန်အယူခံမှုအမှတ် (၆၇/၂၀၁၈) ဦးစိုးမင်း (M D) အမှုတွင်လည်း အကောက်ခွန်ဦးစီးဌာနမှ ချမှတ်ပေးသော စည်းကြပ်တန်ဖိုး၏ တစ်ဆဖြစ်သော RF (1AV) ဒဏ်ကြေးများ မပေးသွင်းနိုင်သဖြင့် ရုံးတော်သို့ အယူခံဝင်ရောက်ခဲ့ရာ အဆိုပါ (1AV) အစား ၎င်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဒဏ်ကြေးပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုခဲ့သည့် သာဓကများရှိခဲ့ပါကြောင်း၊ အခင်းဖြစ်ပစ္စည်း Redmi တံဆိပ်ပါ ဖုန်း (၇) မျိုးမှာ ပြည်တွင်းသို့ တင်သွင်းခြင်းမပြုရန် တားမြစ်ပိတ်ပင် ကန့်သတ်ထားသောပစ္စည်းများ လုံးဝမဟုတ်ပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ တွင် “တင်သွင်းတင်ပို့နိုင်သော ကုန်ပစ္စည်းများ ပိတ်ပင်တားမြစ် သို့မဟုတ် ကန့်သတ်ပိုင်ခွင့်အာဏာ” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အခင်းဖြစ် ပစ္စည်းများမှာ ပြည်တွင်းသို့တင်သွင်းခြင်းကို တားမြစ်ပိတ်ပင်ကန့်သတ်ထားသော ကုန်ပစ္စည်းများမဟုတ်ဘဲ အခွန်ပြေစာ အထောက်အထားများ တင်ပြနိုင်ခြင်းမရှိသည့်အတွက် တားဆီးထိန်းသိမ်းခြင်းခံရသော ပစ္စည်းများသာဖြစ်ပါကြောင်း၊ မိမိတို့ပစ္စည်းများသို့လှောင်ထားရှိသည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေခြင်း ခံရသည့်အနေအထားမှာလည်း မသမာသောစီးပွားရေးပြိုင်ဘက်များ၏ သတင်းပေး တိုင်ကြားချက်ကြောင့် “သတင်းအရ” ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ တယ်လီဖုန်းဆက်စပ်ပစ္စည်းများ ရောင်းချနေသော မည်သည့်အရောင်းဆိုင်တွင်မဆို ယခုကဲ့သို့ သွင်းကုန် လိုင်စင် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပစ္စည်းအမြောက်အမြားရှိနေမည်သာဖြစ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင် ဝယ်ယူထားသော ပစ္စည်းများရှိနေသောကြောင့်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ပြန်လည်ရောင်းချလာသောပစ္စည်းများလည်း အများအပြားရှိနေသည်ကို တင်ပြအပ်ပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၈၃ ပါ ပြဋ္ဌာန်းချက်အရ ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်းသည့်အခါတိုင်းတွင် သိမ်းဆည်းရန် စီရင်ဆုံးဖြတ်သောအရာရှိသည် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည့်အစား ၎င်းအရာရှိက “သင့်လျော်ထင်မြင်သည့် ဒဏ်ငွေကို” ပစ္စည်း ပိုင်ရှင်က ပေးဆောင်လျှင် ရွေးယူခွင့်ပြုနိုင်သည်” ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ “သင့်လျော်ထင်မြင်သည့်

ဒဏ်ငွေ” (Reasonable amount) ဆိုသည်မှာ ၎င်းဒဏ်ငွေသည် နိုင်ငံတော်အတွက်လည်း ထိုက်သင့်သော အခွန်အခများ ရရှိမည်ဖြစ်ပြီး အခွန်ထမ်းကုမ္ပဏီအတွက်လည်း ထိုက်သင့်သော သက်သာခွင့်များရရှိနိုင်မည့် အခြေအနေမျိုးကိုဆိုလိုရင်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် “ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာ” ဆိုသည့် အခြေအနေမျိုး ဥပဒေအရ “တရားမျှတမှုနှင့်သာတူညီမှု” ကို အခြေခံ၍ ဆုံးဖြတ်သင့်ပါကြောင်း၊ တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊ နည်း ၂၇ (၁) တွင် လိုအပ်လျှင် အယူခံရုံးသည် ယင်းသက်သေခံချက် သို့မဟုတ် စာချုပ်စာတမ်းကို တင်ပြခွင့်ပြုနိုင်သည် သို့မဟုတ် သက်သေကို စစ်ဆေးခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ တင်ပြခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူ၏ ကုမ္ပဏီသည် ဟောင်ကောင်ရှိ ပင်မကုမ္ပဏီ YX Mobile Co.,Ltd ၏ လက်ခွဲကုမ္ပဏီငယ်တစ်ခုဖြစ်ပါကြောင်း၊ အခင်းဖြစ်ဖုန်းများကို မူဆယ်၊ တာချီလိတ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တင်သွင်းရာတွင် မူဆယ်၊ မြဝတီမြို့ရှိ ကုမ္ပဏီ၏ Agent ဖြစ်သူက တင်သွင်းပြီး ကျသင့်အကောက်ခွန်များ ပေးဆောင်၍ ရန်ကုန်မြို့ လျှောက်ထားသူကုမ္ပဏီထံ အရောက်ပို့ဆောင်ရခြင်းဖြစ်ပါကြောင်း၊ YX Mobile Co.,Ltd မှ တင်သွင်းခဲ့သော Mi Phone များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိနေအိမ်မှ ရှာဖွေသိမ်းဆည်းခြင်းဖြစ်၍လည်းကောင်း၊ ကုမ္ပဏီတစ်ခုတည်းထံမှ သိမ်းဆည်းခြင်းဖြစ်၍လည်းကောင်း ယခုတင်ပြသည့် သွင်းကုန်ကြေညာလွှာများ၊ Invoice များတွင်ပါရှိသော Mi Phone အမျိုးအစား၊ အရေအတွက် စသည်တို့သည် ထွေးရောယှက်တင်ဖြစ်နေပါ သဖြင့် သိမ်းဆည်းသည့် အရေအတွက်နှင့် တင်ပြသည့် အထောက်အထားများပါ အရေအတွက်တို့ကို နှိုင်းယှဉ် တင်ပြအပ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့်များတွင် အခင်းဖြစ်ပစ္စည်းများကို ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ယင်းအက်ဥပဒေပုဒ်မ ၁၆၇ (၈) အရလည်းကောင်း၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပုဒ်မ ၇ (၁) အရလည်းကောင်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းလိုက်ကြောင်း ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅ (၃) တို့ဖြင့် အရေးယူခြင်းသည် မြန်မာနိုင်ငံ ရေဆိပ်၊ လေဆိပ်၊ နယ်စပ် ဝင်ထွက်ပေါက်များမှ တရားမဝင်တင်သွင်းသယ်ဆောင်မှု ပြုလုပ်ချိန်၌ ဖမ်းဆီးရမိမှုအပေါ် အရေးယူသည့် ပုဒ်မများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရောက်ရှိနှင့်ပြီးသော ကုန်ပစ္စည်းများကို ယင်းပုဒ်မများဖြင့် အရေးယူခြင်းသည် မှားယွင်းကြောင်း နိုင်ငံတော်တရားရုံးချုပ်က စီရင်ဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဦးမောင်မောင်၊ ၁၉၆၇ (ရုံးချုပ်) မတစ၊ စာ-၄၈၀ စီရင်ထုံးတွင် “ရွှေကြိုးများသည် နိုင်ငံခြားလုပ် ဖြစ်စေကာမူ အယူခံတရားခံအိမ်မှ ရရှိရုံနှင့် နိုင်ငံခြားမှခိုးသွင်းယူလာသည်ဟု မည်သို့မျှမဆိုနိုင်ပေ။ ဤသို့သာ ယူဆရမည် ဆိုလျှင် ယခုအခါ ပါတိတ်လုံချည်ဝတ်ဆင်သော အမျိုးသမီးအားလုံးတို့ကို ဖမ်းချုပ်တရားစွဲပြီး ထောင်ချရမည် သာရှိပေသည်။ ဤကား ဥပဒေမဟုတ်။ နိုင်ငံခြားငွေကြေးလဲလှယ်ရေးစည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ ပုဒ်မ ၉ (၁) သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ သော်လည်းကောင်း ပိုင်ဆိုင်ခြင်းကိုပြစ်မှုဟုမဆိုလို။ ပြည်တွင်းသို့ ယူဆောင်ခိုးသွင်းခြင်းကိုသာဆိုသည်။ အယူခံတရားခံသည် ပြည်တွင်းသို့ ဤသက်သေခံပစ္စည်းများကို ယူဆောင်တင်သွင်းလာသည်ဟု သက်သေထွက်ဆိုချက် တစိုးတစိမျှမရှိ။ ပစ္စည်းတစ်ခုခုကို လုပ်သားပြည်သူတစ်ဦးတစ်ယောက်ထံမှ တွေ့ရှိရုံမျှနှင့်ပင် နိုင်ငံခြားမှ ခိုးသွင်းလာခဲ့သည်ဟု မဆိုနိုင်ပေ” ဟု ဆုံးဖြတ်ခဲ့ပါကြောင်း၊ အယူခံရုံးက တရားသေလွှတ်မှုအပေါ် အစိုးရက အယူခံဝင်ရာ တရားရုံးချုပ်က အယူခံကိုပယ်ပြီး အထက်ပါအတိုင်း စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဤစီရင်ထုံးကို ကိုးကားခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ကို ကောက်ယူ၍ စီရင်ထုံးဖွဲ့ထားခြင်းဖြစ်သောကြောင့် ယခုဖြစ်စဉ်နှင့် ပစ္စည်းအမျိုးအစားမတူညီသော်လည်း ဖြစ်စဉ်တူညီပါကြောင်း၊ ပြည်တွင်း၌ တရားဝင်ပိုင်ဆိုင်ထားပြီး ခိုးသွင်းလာခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထပ်မံတင်ပြချက်၌ ဖော်ပြထားသည့် စီရင်ထုံးတွင်လည်း ပြည်တွင်းရောက်ရှိပြီး ပစ္စည်းများနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ဖြင့် အရေးယူခြင်းသည် မှားယွင်းသည်ဟု ဖော်ပြထားပါကြောင်း၊

ဤအမှုသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့် အရေးယူခြင်းထက် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် အရေးယူခြင်းသည် တရားမျှတမှုရှိပါကြောင်း၊ ပြည်တွင်းရောက်ရှိပြီး ပစ္စည်းများသည် ပြည်တွင်းအခွန်ဖြင့်သာ သက်ဆိုင်ပါကြောင်း၊ အကောက်ခွန်နှင့် မသက်ဆိုင်ပါကြောင်း၊ အကောက်ခွန်သည် ပြည်တွင်း ပြည်ပ ဝင်ထွက်ပေါက် import/export border line တွင်သာ enforce ရှိပါကြောင်း၊ ပြည်တွင်းရောက်ရှိပြီးသားပစ္စည်းများသည် ပြည်တွင်းအခွန်နှင့်ဆိုင်သောဥပဒေများဖြင့်သာ အရေးယူခြင်းသည် တရားမျှတမှုရှိပါကြောင်း၊ လျှောက်ထားသူ၏ ကုမ္ပဏီထံမှ ရှာဖွေသိမ်းဆည်းအရေးယူ ထားသောပစ္စည်းအားလုံး (Phone/TV အပါအဝင်) တို့တွင် Mi Brand တစ်မျိုးတစ်စားတည်းသာ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် တရားမဝင်တင်သွင်းထားခြင်း မဟုတ်သည်မှာပြင်သာပါကြောင်း၊ ဤမျှ များပြားသော အရေအတွက်ကို နယ်စပ်ဒေသများမှ ခိုးသွင်းရန်လည်း လွယ်ကူလှမည်မဟုတ်ပါကြောင်း၊ မန္တလေးသို့ မူဆယ်လမ်းကြောင်း၊ တာချီလိတ်လမ်းကြောင်းတစ်လျှောက် Entry Point Station များရှိသကဲ့သို့ Check Point Station များလည်း များစွာရှိပါကြောင်း၊ ရန်ကုန်၊ မြဝတီလမ်း၌လည်း ထိုသို့ရှိပါကြောင်း၊ အခင်းဖြစ် ပစ္စည်းများကို ရွေးယူဒဏ်ကြေး (CT+CD)+ RF (1AV) ဒဏ်ကြေးအစား ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၈၃ အရ သင့်တင့်မျှတသော ဒဏ်ကြေးဖြင့် ပြန်လည်ရွေးယူခွင့်ပြုခဲ့သည့် ယခင်သာဓကများကို ထောက်ရှု၍ အကောက်ခွန်ဦးစီးဌာန ရန်ကုန်မြို့၏ ၁၄-၁၂-၂၀၂၀ ရက်စွဲပါ အမိန့်စာအမှတ် ၁၁-ကက (ကင်း)/၂၀၂၀ (၀၀၁) ဖြင့် သိမ်းဆည်းထားသည့်အမိန့်ကို ပြင်ဆင်၍ သင့်လျော်သည့် ဒဏ်ကြေးဖြင့် ဖြေလျှော့တပ်ရိုက်ပြီး ပြန်လည်ရွေးယူခွင့်ပြုသည့် အမိန့်တစ်ရပ်ချမှတ်ပေးပါရန် တင်ပြထားပါသည်။

လျှောက်ထားခံရသူကိုယ်စား ဌာနဆိုင်ရာကိုယ်စားလှယ် ဦးပိုင်သူမိုးအောင်မှ ချေပလျှောက်လဲရာ၌ ၁၉-၈-၂၀၂၀ ရက်နေ့ (၀၈:၃၀) နာရီအချိန်ခန့်တွင် ခြံအမှတ် (၁၇)၊ ဂန္ဓမာလမ်း၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိနေအိမ်အား သတင်းအရ အကောက်ခွန်ဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရားဝင်အခွန်ပေးဆောင်ထားသော စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် တင်သွင်းထားသော Redmi K 30 (898) U, Redmi Note 8 Pro (1220) U, Redmi Note 9 Pro (364) U, Redmi 9 (1521) U, Redmi Note 8 (298) U, Redmi 10X (215) U, Redmi Note 9 (101) U စုစုပေါင်း ဖုန်း (၇) မျိုး၊ (၄၆၁၇) လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်၇၂၉,၄၄၀,၀၀၀ ခန့်ကိုစစ်ဆေးတွေ့ရှိရသဖြင့်တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) တို့အား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သောကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရခြင်းဖြစ်ပါကြောင်း၊ အခင်းဖြစ်ပစ္စည်းပိုင်ရှင်က ရွေးယူဒဏ်ငွေများ ပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုပါရန် တင်ပြလျှောက်ထားလာသောကြောင့် တန်ဖိုးသတ်မှတ်ရေးအဖွဲ့ဖြင့် တန်ဖိုးသတ်မှတ်ခဲ့ပြီး BOD သို့တင်ပြခဲ့ရာ BOD မှ တန်ဖိုးသတ်မှတ်ရေးအဖွဲ့ဖြင့် သတ်မှတ်ခဲ့သော တန်ဖိုးပေါ်တွင် အခြေခံတွက်ချက်ထားသည့် ဒဏ်ကြေးနှင့်ကျသင့်အခွန်များပေးဆောင်၍ ရွေးယူခွင့်ပြုမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ပစ္စည်းပိုင်ရှင်ထံသို့ ရွေးယူနိုင်ရေးအတွက် အကြောင်းကြားခဲ့ရာ ပိုင်ရှင်မှ တန်ဖိုးသတ်မှတ်ရေးအဖွဲ့၏ သတ်မှတ်ထားသော ဈေးနှုန်းအား ပြန်လည်သုံးသပ်ပေးပါရန် တင်ပြလျှောက်ထားလာသည့်အတွက် BOD သို့ ထပ်မံတင်ပြခဲ့ရာ BOD မှ အတည်ပြုသတ်မှတ်ထားသော ဒဏ်ကြေးနှင့် ကျသင့်ခွန်များအတိုင်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့သဖြင့် အမြန်ဆုံးလာရောက်ရွေးယူရန် ၃-၁၁-၂၀၂၀ ရက်နေ့တွင် ပစ္စည်းပိုင်ရှင်ထံ အကြောင်းကြားခဲ့သော်လည်း လာရောက်ရွေးယူခြင်းမရှိသည့် အတွက် ဖမ်းဆီးရမိသော အခင်းဖြစ်ဖုန်းအမျိုးအစား (၇) မျိုးအား ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ အကောက်ခွန်ဦးစီးဌာန

ကာကွယ်ရေးဌာနခွဲမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် လျှောက်ထားသူ YX Mobile Limited ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးဆန်းမြင့်ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က အခွန်အယူခံခုံအဖွဲ့သို့ အကောက်ခွန်အယူခံမှု လျှောက်ထားခဲ့ရာ အခွန်အယူခံခုံအဖွဲ့က ၂၆-၄-၂၀၂၁ ရက်နေ့တွင် အကောက်ခွန်အယူခံမှုအမှတ် ၅/၂၀၂၁ ဖြင့်လက်ခံ အမှုဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများအား စတင်တားဆီးခဲ့စဉ်က ပိုင်ရှင်ဖြစ်သူထံသို့ တရားမဝင်တင်သွင်းထားသော ပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်အတွက် အရေးမယူထိုက်ကြောင်း လာရောက်ထုချေရှင်းလင်းရန် အကြောင်းကြားခဲ့ရာ ပိုင်ရှင်ဖြစ်သူမှ ပြန်လည်ထုချေရှင်းလင်းတင်ပြရာ၌ တင်သွင်းခွင့် အထောက်အထားစာရွက်စာတမ်းများအဖြစ် တင်ပြခဲ့သော သွင်းကုန်ကြေညာလွှာ (ID) များမှာ အခြားကုမ္ပဏီအမည်များဖြင့် တင်သွင်းထားသော သွင်းကုန်ကြေညာလွှာ (ID) များဖြစ်နေခြင်းနှင့် ပစ္စည်းပိုင်ရှင်၏ ကုမ္ပဏီဖြစ်သည့် YX Mobile Limited အမည်ပါရှိသော သွင်းကုန်ကြေညာလွှာ (ID.No) A45547 မှာလည်း စစ်ဆေးတားဆီးခဲ့သည့် အခင်းဖြစ်ပစ္စည်းများနှင့် အကျုံးဝင်မှုမရှိခြင်း၊ ပစ္စည်းပိုင်ရှင်မှ ထွက်ဆိုသော မှုခင်းဆိုင်ရာထွက်ဆိုချက်တွင် တရားဝင်အခွန်ငွေများပေးဆောင်၍ တင်သွင်းခဲ့ခြင်းမရှိကြောင်း ထွက်ဆိုထားသဖြင့် ပိုင်ရှင်ဖြစ်သူမှ ထုချေဖြေရှင်းသော အချက်အလက်များအား လက်ခံစဉ်းစားခြင်းမရှိဘဲ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တင်သွင်းလာသော အခင်းဖြစ်ပစ္စည်းများနှင့်စပ်လျဉ်း၍ YX Mobile Ltd အမည်ဖြင့် ကြေညာဖော်ပြထားသော သွင်းကုန်ကြေညာလွှာ ID.No A45547 (18-8-2020) ကို အထောက်အထားအဖြစ် တင်သွင်းလာရာ အဆိုပါသွင်းကုန်ကြေညာလွှာတွင် ကြေညာဖော်ပြထားသည့် ပစ္စည်းအရေအတွက်မှာ Redmi 9 (200) U, Redmi K 30 4G (200) U, Redmi 9 4G (200) U ဖြစ်ပြီး တင်သွင်းလာသည့် နယ်စပ်ဝင်ပေါက်စခန်း (Port of Entry) မှာ မူဆယ်ဖြစ်၍ ပစ္စည်းတင်သွင်းလာသည့်နေ့ (Date of Entry) မှာ ၁၈-၈-၂၀၂၀ ရက်နေ့ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်သည့်နေ့မှာလည်း ၁၈-၈-၂၀၂၀ ရက်နေ့ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းများကို မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ သယ်ဆောင်လာခြင်းဖြစ်ရာ ရန်ကုန်မြို့နှင့် ခရီးမိုင်အားဖြင့် (၆၅၄) မိုင်ခန့် ဝေးကွာသော မူဆယ်မြို့မှ ၁၈-၈-၂၀၂၀ ရက်နေ့တွင် ထွက်ခွာလာမည်ဆိုပါကလည်း လမ်းခရီးအကွာအဝေးအရလည်းကောင်း၊ ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ စစ်ဆေးရေးစခန်းများတွင် အစစ်ဆေးခံရမည်ဖြစ်သဖြင့်လည်းကောင်း၊ အဆိုပါကုန်ပစ္စည်းများမှာ ရန်ကုန်မြို့သို့ ၁၉-၈-၂၀၂၀ ရက်နေ့တွင် ရောက်ရှိနိုင်ရန် အကြောင်းမရှိသဖြင့် ရန်ကုန်မြို့ရှိနေအိမ်ကို ၁၉-၈-၂၀၂၀ ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်ခန့်တွင် စစ်ဆေးရေးအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခဲ့သည့် အခင်းဖြစ်ကုန်ပစ္စည်းများအတွက် အထောက်အထားအဖြစ် တင်ပြထားသော သွင်းကုန်ကြေညာလွှာ ID.No A45547 (18-8-2020) သည် ဖမ်းဆီးရမိခဲ့သည့် အခင်းဖြစ်ပစ္စည်းများနှင့် အကျုံးဝင်သက်ဆိုင်မှုမရှိပါကြောင်း၊ သွင်းကုန်ကြေညာလွှာ ID.No A45547 (18-8-2020) တစ်စောင်တည်းကိုပင် အခြားအမှုများဖြစ်သော အကောက်ခွန်အယူခံမှုအမှတ် (၆/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁) တို့တွင်လည်း အခွန်အယူခံခုံအဖွဲ့သို့ သက်သေခံတင်သွင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ပစ္စည်းပိုင်ရှင်ဖြစ်သူမှ ရွေးယူဒဏ်ငွေများပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုပါရန် တင်ပြလျှောက်ထားလာခြင်းအပေါ် တန်ဖိုးသတ်မှတ်ရေးအဖွဲ့ဖြင့် တန်ဖိုးသတ်မှတ်ခဲ့ပြီး BOD သို့တင်ပြခဲ့ရာ BOD မှ တန်ဖိုးသတ်မှတ်ရေးအဖွဲ့ဖြင့် သတ်မှတ်ခဲ့သော တန်ဖိုးပေါ်တွင် အခြေခံတွက်ချက်ထားသည့် ဒဏ်ကြေး (1AV)+ ကျသင့်ခွန်ဖြင့် ပေးဆောင်၍ ရွေးယူခွင့်ပြုခဲ့ပါကြောင်း၊ BOD ဆုံးဖြတ်ချက်အရ ဒဏ်ကြေး (1AV)+ ကျသင့်ခွန်ဖြင့် ထုတ်ပေးနိုင်ရေးအတွက် ၂၅-၉-၂၀၂၀ ရက်နေ့တွင် ပစ္စည်းပိုင်ရှင်ထံသို့ အကြောင်းကြားခဲ့ရာ ပိုင်ရှင်ဖြစ်သူမှ တန်ဖိုးသတ်မှတ်ရေးအဖွဲ့၏ သတ်မှတ်ထားသော ဈေးနှုန်းအား ပြန်လည်သုံးသပ်ပေးပါရန် ၅-၁၀-၂၀၂၀ ရက်နေ့တွင် ပြန်လည်တင်ပြလျှောက်ထားလာသည့်အတွက် BOD သို့ ထပ်မံတင်ပြခဲ့ရာ BOD မှ ဆုံးဖြတ်ရာ၌ ယခင်အတည်ပြုသတ်မှတ်ထားသောတန်ဖိုး၊ ဒဏ်ကြေးနှင့် ကျသင့်ခွန်များအတိုင်း ပေးဆောင်ရန်ဆုံးဖြတ်ခဲ့သဖြင့် အမြန်ဆုံးလာရောက်ရွေးယူရန် ၃-၁၁-၂၀၂၀

ရက်နေ့တွင် ပစ္စည်းပိုင်ရှင်ထံအကြောင်းကြားခဲ့သော်လည်း ပစ္စည်းပိုင်ရှင်မှလာရောက်ရွေးယူခြင်းမရှိပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနသည် ခွင့်ပြုချက်သတ်မှတ်ချက်တို့နှင့် ဆန့်ကျင်ကွဲလွဲစွာ တင်သွင်းလာသော သွင်းကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရာတွင် ပြစ်ဒဏ်များတစ်ပြေးညီဖြစ်စေရန် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ (ခ) အရ ထုတ်ပြန်ထားသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ ဇယား (၂၀) အရ (IL/IP, ID) ခွင့်ပြုချက်တွင် မပါရှိခြင်းနှင့် သွင်းကုန်လိုင်စင်ခွင့်ပြုချက်မပါရှိဘဲ တင်သွင်းခြင်းဖြစ်လျှင် ပြစ်ဒဏ်အနေဖြင့် သိမ်းဆည်းခြင်း သို့မဟုတ် (1AV) ဒဏ်တပ်ရိုက်ခြင်း ပြစ်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများ စတင်တားဆီးခဲ့စဉ်က ဦးဆန်းမြင့်၏ထွက်ဆိုချက်အရ “YX MOBILE LIMITED စတင်တည်ထောင်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး Xiaomi Brand TV နှင့် Mobile Phone များအား သွင်းကုန်လိုင်စင်ရယူခဲ့သော်လည်း တရားဝင် တင်သွင်းခဲ့သည့် သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း (ID) များအား မတင်ပြနိုင်ခြင်း၊ ၁၉-၈-၂၀၂၀ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာနမှ အခင်းဖြစ်အမှတ် (၁၇) ဂန္ဓမာလမ်း၊ တာမွေမြို့နယ်ရှိ နေအိမ်သို့ဝင်ရောက် စစ်ဆေးရာတွင် တွေ့ရှိခဲ့သော Xiaomi Mobile Phone များနှင့်ပတ်သက်ပြီး သွင်းကုန်လိုင်စင်နှင့် ဆက်သွယ်ရေး ထောက်ခံချက်များသာ တင်ပြနိုင်သော်လည်း တရားဝင်တင်သွင်းထားသည့် အကောက်ခွန် သွင်းကုန်ကြေညာလွှာ (ID) များတင်ပြနိုင်မှုမရှိခြင်း၊ YX MOBILE LIMITED အနေဖြင့် ကုမ္ပဏီစတင် တည်ထောင်ချိန်မှ ယခုအချိန်ထိ Xiaomi Mobile Phone များကို တရားဝင်ကျသင့်အခွန်များပေးဆောင်၍ တင်သွင်းခဲ့ခြင်းများမရှိပါ” ဟု ထွက်ဆိုထားပါကြောင်း၊ အယူခံလျှောက်ထားသူမှ အခွန်အယူခံခုံအဖွဲ့သို့ တင်ပြထားသည့် စာရွက်စာတမ်း အထောက်အထားများအား စိစစ်ရာတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌထံလိပ်မူ၍ လျှောက်ထားသော ၂၁-၅-၂၀၂၁ ရက်စွဲပါ “အမှုတင်သွင်းခြင်း ဆိုင်ရာ ကိစ္စရပ်များအတွက် ကိုယ်စားလှယ်လွှဲအပ်ခြင်း” အကြောင်းအရာပါစာတွင် ကုမ္ပဏီ၏ Managing Director Daw Ei Ei Thein ရေးထိုးသော လက်မှတ်နှင့် “ကုမ္ပဏီကိုယ်စား တာဝန်ပေးအပ်ခြင်း” ခေါင်းစဉ်တပ်ထားသည့် ကုမ္ပဏီ၏ဝန်ထမ်းဖြစ်သူ ဦးဆန်းမြင့် အား ကိုယ်စားလှယ် လွှဲအပ်သော စာတွင် ကုမ္ပဏီ၏ Managing Director Daw Ei Ei Thein ရေးထိုးသော လက်မှတ် (၂) ခုတို့ကို နှိုင်းယှဉ်ကြည့်ပါက ရေးထိုးသောလက်မှတ် (၂) ခုမှာ ကွဲပြားမှုရှိနေသဖြင့် မမှန်သက်သေခံအဖြစ် တင်ပြခြင်းဖြစ်သည်ဟု သုံးသပ်တင်ပြထားပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၆၇-က ပါ သက်သေပြရန် တာဝန်တွင်လည်း ပုဒ်မ ၁၉ အရ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းကို ပိတ်ပင်ထားသော သို့မဟုတ် ကန့်သတ်ထားသောကုန်ပစ္စည်းတစ်ခုခုနှင့်ပတ်သက်၍ တရားစွဲဆိုခြင်း သို့မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းပြုလုပ်လျှင် အဆိုပါပိတ်ပင်ချက် သို့မဟုတ် ကန့်သတ်ချက်များနှင့် ဆန့်ကျင်၍ အဆိုပါကုန်ပစ္စည်းများကို တင်သွင်းခြင်းမပြုကြောင်း သို့မဟုတ် တင်ပို့ရန် ကြံစည်ခြင်းမပြုပါကြောင်း ပြဿနာပေါ်ပေါက်သည့်အခါ အဆိုပါအမှုတွင် တရားခံ သို့မဟုတ် အမှုဖွင့် အရေးယူခံရသောသူအပေါ်တွင် ထင်ရှားအောင်သက်သေပြရန် တာဝန်ကျရောက်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ တရားလို၏ စွပ်စွဲချက်ကို တရားပြိုင်က တစ်စုံတစ်ရာ ငြင်းဆန်ကန့်ကွက်ခြင်းမပြုဘဲ နောက်ပိုင်းကျမှ ကန့်ကွက်တင်ပြလာပါမူ နောက်မှအကြံရ၍ လုပ်ကြံတင်ပြချက်သာ ဖြစ်သည်ဟု ယူဆရမည်ဖြစ်ခြင်းဟု ဦးအောင်ဖေနှင့် ဒေါ်ညွန့် ၁၉၇၆ ခုနှစ်၊ တရားမဒုတိယ အယူခံမှုအမှတ် ၁၂၉ တွင် စီရင်ထုံးဖွဲ့ထားပါသည်။ အမှုသည်တစ်ဦးသည် မှန်ကန်သောထုချေချက် ရှိပါမူ ထိုထုချေချက်ကို အစောဆုံးအခွင့်အရေး ရရှိသည့် အချိန်တွင် တင်ပြရန်လိုပေသည်။ အချိန်လွန်မှ တင်ပြခြင်းပြုလျှင် နောက်မှအကြံရပြီးတင်ပြသည့် ထုချေချက်သာဖြစ်သည်ဟု ယူဆရန်အကြောင်းပေါ်ပေါက်မည် ဖြစ်သည်ဟု ‘ဦးတင်ထွဋ်နှင့် ပြည်ထောင်စု၊ ၁၉၆၆ မြန်မာပြည်စီရင်ထုံး ၁၉၂’ တွင် စီရင်ထုံးဖွဲ့ထားပါကြောင်း၊ ထပ်မံ တင်ပြလာသည့် သက်သေခံချက်များ တွင်လည်း တိကျခိုင်မာသည့်သက်သေခံချက် အထောက်အထားများကို ပြည့်စုံမှန်ကန်တိကျစွာ တင်သွင်း ထားခြင်းမရှိဘဲ ရောနှောရှုပ်ထွေးစွာဖြင့် တင်သွင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ လျှောက်ထားသူမှ

ကုမ္ပဏီသည် ဟောင်ကောင်ရှိ ပင်မကုမ္ပဏီ YX Mobile Co., Ltd ၏ လက်ခွဲကုမ္ပဏီငယ်တစ်ခုဖြစ်ပြီး မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့ရှိ ကုမ္ပဏီ၏ Agent ဖြစ်သူက တင်သွင်းမှု ပြုလုပ်ခြင်းနှင့် ပြည်တွင်းကုမ္ပဏီအချို့ထံမှ ဝယ်ယူထားပါသည်ဟု တင်ပြခြင်းအပေါ် အဆိုပါကုမ္ပဏီများနှင့် ဆက်သွယ်ဝယ်ယူထားသည့် အရောင်းအဝယ် စာချုပ်များ၊ လက်ခံပြေစာများ၊ အရောင်းအဝယ်လွှဲပြောင်းလက်ခံခြင်းနှင့် သက်ဆိုင်သည့်အထောက်အထားများ တင်ပြနိုင်မှုမရှိသည့်အပြင် တားဆီးမှုပြုသည့်အချိန်နှင့် ထုချေလွှာတင်သွင်းချိန်များ၌ ထွက်ဆိုတင်သွင်း ထားသော ကုမ္ပဏီတာဝန်ရှိသူ၏ အကောက်ခွန်အရာရှိရှေ့မှောက်ထွက်ဆိုချက်များ၊ ထုချေလွှာတင်သွင်းသည့် အချိန်မှ ထုချေချက်များနှင့် အယူခံလျှောက်ထားသည့် လျှောက်ထားချက်များသည် များစွာကွဲလွဲ၍ တင်ပြမှုများ ရှိနေကြောင်း၊ အကောက်ခွန်မဲ့ကုန်ပစ္စည်းနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၀) အပိုဒ် (၂) အပိုဒ်ခွဲ (င) တွင် ဖော်ပြထားရာ “အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဆိုသည်မှာ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်းများမှအပ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားဝင်ခွင့်ပြုချက် အထောက်အထားများကို တစ်ပါတည်း တင်ပြနိုင်ခြင်းမရှိသော တင်ပို့ သို့မဟုတ် တင်သွင်းလာသည့် ကုန်ပစ္စည်းကိုဆိုလိုသည်” ဟု ဖော်ပြထားပါကြောင်း၊ ယခုအမှုဖြစ်စဉ်တွင် သိမ်းဆည်းရမိသော ကုန်ပစ္စည်းများသည် အကောက်ခွန်ဦးစီး ဌာနစစ်ဆေးရေးအဖွဲ့မှ ရှာဖွေစစ်ဆေးတွေ့ရှိသည့်အချိန်တွင် တရားဝင်တင်သွင်းခွင့်ပြုချက် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင်ကုန်ပစ္စည်းများဖြစ်၍ အဆိုပါ အခင်းဖြစ်ပစ္စည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း၊ အခင်းဖြစ်ပစ္စည်းများဖြစ်သည့် ဖုန်းအမျိုးအစား (၇) မျိုးသည် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ရှိသည့် စည်းမျဉ်း ကန့်သတ်ထားသော ကုန်ပစ္စည်းအမျိုးအစားဖြစ်၍ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာမပါရှိဘဲ တရားမဝင် တင်သွင်းထားခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ အား ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်၍ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ ပြစ်မှုများအတွက် ပြစ်ဒဏ် ဇယားအမှတ်စဉ် (၈) ၌ “ဤအက်ဥပဒေ အခန်း (၄) အရ တားမြစ်ထားဆဲဖြစ်သည့် သို့မဟုတ် စည်းမျဉ်း ကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို တားမြစ်ချက် သို့မဟုတ် စည်းမျဉ်းကန့်သတ်ချက်များနှင့် ဆန့်ကျင်၍ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလျှင်” ဟု ဖွင့်ဆိုထားပြီး အဆိုပါပြစ်မှုအတွက် ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၈ နှင့် ၁၉ တို့ကို ရည်ညွှန်းထားပြီး ချမှတ်ရမည့်ပြစ်ဒဏ်မှာ “အဆိုပါကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံထိုက်စေရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်ပစ္စည်းများအား တရားမဝင်တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) တွင် “ကုန်းလမ်းအကောက်ခွန် အရာရှိ တစ်ဦးဦးသည် နိုင်ငံခြားပိုင်နယ်မြေတစ်ခုခု တင်သွင်းလာသည့် ကုန်ပစ္စည်းများဖြစ်သည်ဟု သို့မဟုတ် နိုင်ငံခြားနယ်မြေသို့ တင်ပို့မည့်ကုန်ပစ္စည်းများ ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် ၎င်းကုန်ပစ္စည်းများအတွက် ထုတ်ပေးထားသော ပါမစ်ကို တင်ပြရန် တောင်းဆိုနိုင်သည်” ဟု ပြဋ္ဌာန်းထားပြီး ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တွင် “ပါမစ်လိုအပ်သော ကုန်ပစ္စည်းများကို အဆိုပါပါမစ် မပါဘဲ နိုင်ငံခြားပိုင်နယ်မြေသို့ ၎င်းကုန်းလမ်းအကောက်ခွန်ရုံးကို ဖြတ်သန်းယူဆောင်ခြင်း သို့မဟုတ် ထိုသို့ ယူဆောင်ရန် ကြံစည်အားထုတ်ခြင်းကို ပြုလုပ်လျှင် ပြစ်မှုနှင့်အကျိုးဝင်သည့် ကုန်ပစ္စည်း များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံထိုက်စေရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်ပစ္စည်း တင်သွင်းတင်ပို့ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ပြဋ္ဌာန်းထားသောဥပဒေဖြစ်သည့် ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၆ တွင် “မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်အနေဖြင့် ပုဒ်မ ၁၀ တွင် “ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ရန် အားထုတ်သူ သို့မဟုတ် အားပေးကူညီသူအား

ယင်းဖြစ်မှုကို ကျူးလွန်သူဖြစ်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ပြစ်မှုကျူးလွန်ရာ၌ အကျိုးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်” ဟု ပြဋ္ဌာန်းထားသဖြင့် အခင်းဖြစ်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အယူခံလျှောက်ထားသူ YX MOBILE LIMITED မှ တရားမဝင်တင်သွင်းထားသော Redmi K 30 (898) U, Redmi Note 8 Pro (1220) U, Redmi Note 9 Pro (364) U, Redmi 9 (1521) U, Redmi Note 8 (298) U, Redmi 10X (215) U, Redmi Note 9 (101) U စုစုပေါင်း ဖုန်း (၇) မျိုး၊ (၄၆၁၇) လုံး၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၂၉,၄၄၀,၀၀၀ ခန့်သည် သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှ တင်သွင်းရမည့်ကုန်ပစ္စည်းများဖြစ်၍ သွင်းကုန်လိုင်စင် (IL)၊ သွင်းကုန်ကြေညာလွှာ (ID) တင်ပြနိုင်ခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) အား ဆန့်ကျင် ချိုးဖောက်ခြင်း ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ အခန်း (၄) အရ စည်းမျဉ်းကန့်သတ်ထားခဲ့ ဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့် ဆန့်ကျင်၍ တင်သွင်းလာခြင်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ခြင်းသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လျှောက်ထားသူထပ်မံတင်ပြ လာသည့် သက်သေခံချက်များကို လက်မခံဘဲ အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးဌာနခွဲညွှန်ကြားရေးမှူး၏ အမိန့်ကို အတည်ပြုပြီး အယူခံလွှာကို “ပလပ်” ပေးနိုင်ပါရန် ဌာနကိုယ်စား ချေပလျှောက်ထားပါသည်။

အခွန်အယူခံခံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို ကြားနာပြီးဖြစ်သည့် အပြင် အမှုတွဲပါ စာတမ်းအမှတ်အသားများ၊ သက်သေခံချက်များကို အသေးစိတ်သေချာစွာကြည့်ရှုလေ့လာ ခဲ့ပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများနှင့်စပ်လျဉ်း၍ မူလတင်သွင်းခဲ့သည့် YX MOBILE LIMITED အမည်ပါရှိသည့် သွင်းကုန်ကြေညာလွှာအမှတ် A45547 နှင့် အခြားကုမ္ပဏီအမည်များဖြင့် ထပ်မံတင်ပြလာသည့် သွင်းကုန် ကြေညာလွှာပါပစ္စည်းများသည် စတင်သိမ်းဆည်းစဉ် စစ်ဆေးတွေ့ရှိခဲ့သည့် အမျိုးအစား၊ အရေအတွက်နှင့် ကိုက်ညီမှန်ကန်မှုမရှိဘဲ ဆန့်ကျင်ကွဲလွဲနေသောကြောင့် မှန်ကန်သော အထောက်အထားအဖြစ် လက်ခံနိုင်ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။ ကုမ္ပဏီမှတာဝန်ရှိသူ ဦးဆန်းမြင့်က “မိမိတို့ YX Mobile Ltd., အနေဖြင့် ကုမ္ပဏီစတင်တည်ထောင်ချိန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစတင်၍ ယခုလက်ရှိအချိန်အထိ Xiaomi Mobile Phone နှင့် TV များအား တရားဝင်ကျသင့်အခွန်များပေးဆောင်၍ တင်သွင်းခဲ့ခြင်းမရှိပါ” ဟု အကောက်ခွန် ဦးစီးဌာနသို့ ထွက်ဆိုထားခြင်းကြောင့် ကုမ္ပဏီသည် ဥပဒေစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာ ဆောင်ရွက်မှု မရှိဟုသုံးသပ်ရပါသည်။ လျှောက်ထားသူက အခင်းဖြစ်ကုန်ပစ္စည်းများကို ရွေးယူဒဏ်ငွေများ ပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုပါရန် တင်ပြလျှောက်ထားခြင်းအပေါ် တန်ဖိုးသတ်မှတ်ရေးအဖွဲ့ဖြင့် တန်ဖိုးသတ်မှတ်ကာ BOD အတည်ပြုချက်အရ သတ်မှတ်တန်ဖိုးအပေါ် အခြေခံတွက်ချက်ထားသည့် ဒဏ်ကြေး (1AV) + ကျသင့်ခွန်ပေးဆောင်၍ ရွေးယူခွင့်ပြုကြောင်း ၂၅-၉-၂၀၂၀ ရက်နေ့တွင် အကြောင်းကြားခဲ့ သော်လည်း လျှောက်ထားသူက တန်ဖိုးသတ်မှတ်ရေးအဖွဲ့၏ သတ်မှတ်ဈေးနှုန်းအား ပြန်လည်သုံးသပ်ပေးပါရန် ၅-၁၀-၂၀၂၀ ရက်နေ့တွင် ပြန်လည်တင်ပြလာသည့်အတွက် BOD က ယခင်အတည်ပြု သတ်မှတ်ထားသော တန်ဖိုး၊ ဒဏ်ကြေးနှင့် ကျသင့်အခွန်များအတိုင်း ပေးဆောင်ရန် ဆုံးဖြတ်ခဲ့သဖြင့် အမြန်ဆုံးလာရောက်ရွေးယူရန် ၃-၁၁-၂၀၂၀ ရက်နေ့တွင် ထပ်မံအကြောင်းကြားခဲ့သော်လည်း လာရောက်ရွေးယူခဲ့ခြင်းမရှိခဲ့ပါ။ ပိုင်ရှင်က အခင်းဖြစ်ပစ္စည်းများကို ရွေးယူဒဏ်ငွေဖြင့်သာ ရွေးယူခွင့်ပြုရန် တင်ပြသည့်အသနားခံစာတွင် “ကုန်ပစ္စည်းများ သယ်ဆောင်သည့်အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားဝင်ခွင့်ပြုချက် အထောက်အထား များကို တစ်ပါတည်း တင်ပြနိုင်ခြင်းမရှိသော ယခုတားဆီးသည့် Telephone Handsets, TV ဆက်စပ်ပစ္စည်း

များအား ယခုတင်ပြပါ အချက်အလက်များအပေါ် အထောက်အကူပြု၍ တစ်ကြိမ်တစ်ခါ မှားယွင်းမှုအပေါ် ညှာတာထောက်ထားသောအားဖြင့် ထိုက်သင့်သော ရွေးယူဒဏ်ငွေများဖြင့်တပ်ရိုက်၍ ပြန်လည်ရွေးယူခွင့် ပြုပါရန်” ဟု လျှောက်ထားတင်ပြမှုသည်လည်း အခင်းဖြစ်ပစ္စည်းများကို တရားဝင်ကျသင့်အခွန်အခများ ပေးဆောင်၍ တင်သွင်းခဲ့ခြင်းမဟုတ်ဟု သုံးသပ်ရပါသည်။ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၈၃ အရ သင့်တင့်သောဒဏ်ကြေးဖြင့် ရွေးယူခွင့်ပြုရန် လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနက အထက်ပါအတိုင်း ရွေးယူဒဏ်ကြေးဖြင့် (၂) ကြိမ်တိုင် ခွင့်ပြုထားပြီးဖြစ်ကြောင်း တွေ့ရှိရသဖြင့် ထပ်မံစဉ်းစားရန် မလိုအပ်ဟုသုံးသပ်ရပါသည်။ အကောက်ခွန်ဦးစီးဌာနသည် ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နှင့် ဆန့်ကျင်ကွဲလွဲစွာ တင်သွင်းလာသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်သတ်မှတ် ရာတွင် တစ်ပြေးညီဖြစ်စေရန် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ (ခ) အရ ထုတ်ပြန် ထားသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ ဇယား (၂၀) အရ (IL/IP, ID) ခွင့်ပြုချက်တွင် မပါရှိခြင်းနှင့် သွင်းကုန်လိုဏ်ခွင့်ပြုချက်မပါရှိဘဲ တင်သွင်းခြင်းဖြစ်လျှင် ပြစ်ဒဏ်အနေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း သို့မဟုတ် (1AV) ပြစ်ဒဏ် ချမှတ်ရန် ပြဋ္ဌာန်းထားပါကြောင်းနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၀) အပိုဒ် (၂) အပိုဒ်ခွဲ (င) တွင် “အကောက်ခွန်မဲ့ ကုန်ပစ္စည်းဆိုသည်မှာ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်းများမှအပ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားဝင်ခွင့်ပြုချက် အထောက်အထားများကို တစ်ပါတည်းတင်ပြနိုင်ခြင်းမရှိသော တင်ပို့ သို့မဟုတ် တင်သွင်းလာသည့် ကုန်ပစ္စည်းကို ဆိုလိုသည်” ဟု ဖော်ပြထားသည့်အတွက် သိမ်းဆည်းရမိသော အခင်းဖြစ် ကုန်ပစ္စည်းများမှာ တရားဝင်တင်သွင်းခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်မှုမရှိခြင်းကြောင့် ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရမည်ဖြစ်ပါသည်။ လျှောက်ထားသူကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း ထပ်မံ တင်ပြသည့် စီရင်ထုံးတွင် “ရွှေကြိုးများသည် နိုင်ငံခြားလုပ်ဖြစ်စေကာမူ အယူခံတရားခံအိမ်မှ ရရှိရုံနှင့် နိုင်ငံခြားမှ ခိုးသွင်းယူလာသည်ဟု မည်သို့မျှမဆိုနိုင်ပေ၊ Foreign Exchange နိုင်ငံခြားငွေကြေးလဲလှယ်ရေး စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေပုဒ်မ ၉ (၁) သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၉ သော်လည်းကောင်း ပိုင်ဆိုင်ခြင်းကို ပြစ်မှုဟု မဆိုလို၊ ပြည်တွင်းသို့ ယူဆောင်ခိုးသွင်းခြင်းကိုသာ ဆိုသည်” ဟု စီရင်ဆုံးဖြတ်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးမောင်မောင် ၁၉၆၇ (ရုံးချုပ်) မတစ၊ စာ-၄၈၀ စီရင်ထုံးကို ရည်ညွှန်းလျက် အခင်းဖြစ်ပစ္စည်းများအားလုံးတို့တွင် Mi Brand တစ်မျိုးတစ်စားတည်းသာ ဖြစ်ကြောင်းတွေ့ရှိရမည်ဖြစ်သဖြင့် တရားမဝင်တင်သွင်းထားခြင်း မဟုတ်သည်မှာ မြင်သာပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့်တွင် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရလည်းကောင်း၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) ကိုဖောက်ဖျက်ကျူးလွန်သဖြင့် ကုန်းလမ်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၇ (၁) အရလည်းကောင်း အခင်းဖြစ်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ကြောင်း ဖော်ပြထားရာ မြန်မာနိုင်ငံအတွင်း ရောက်ရှိနှင့်ပြီးသော ကုန်ပစ္စည်းများကို ယင်းပုဒ်မများဖြင့် အရေးယူခြင်းသည် မှားယွင်းကြောင်းလျှောက်ထားပါသည်။ စီရင်ထုံးတွင် “ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉” သော်လည်းကောင်း၊ ပိုင်ဆိုင်ခြင်းကို ပြစ်မှုဟုမဆိုလို၊ ပြည်တွင်းသို့ ယူဆောင်ခိုးသွင်းခြင်းကိုသာ ဆိုသည်။ အယူခံတရားခံသည် ပြည်တွင်းသို့ ဤသက်သေခံပစ္စည်းများကို ယူဆောင်တင်သွင်းလာသည်ဟု သက်သေထွက်ဆိုချက် တစိုးတစီမျှမရှိဟု ထည့်သွင်းသုံးသပ်ထားကြောင်း တွေ့ရှိရာ ယခုဖြစ်စဉ်တွင် “လျှောက်ထားသူ၏ကုမ္ပဏီသည် ဟောင်ကောင်ရှိ YX Mobile Co., Ltd ၏ လက်ခွဲကုမ္ပဏီငယ်တစ်ခုဖြစ် ပါကြောင်း၊ အခင်းဖြစ်ပုဒ်များကို မူဆယ်၊ တာချီလိတ်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခဲ့ခြင်း

ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းရာတွင် မူဆယ်၊ မြဝတီမြို့ရှိ ကုမ္ပဏီ၏ Agent ဖြစ်သူကတင်သွင်းပြီး ကျသင့် အကောက်ခွန်များပေးဆောင်၍ ရန်ကုန်မြို့လျှောက်ထားသူကုမ္ပဏီထံ အရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း” လျှောက်ထားချက်အရလည်းကောင်း၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် ကိုင်ဆောင်ထားသော ကုမ္ပဏီ ဖြစ်သဖြင့်လည်းကောင်း အခင်းဖြစ်ပစ္စည်းများသည် ပြည်ပမှယူဆောင်တင်သွင်းခဲ့သည့်ပစ္စည်းများဖြစ်သည် ဆိုသည့်အချက်မှာ အထင်အရှားဖြစ်ပါကြောင်း သုံးသပ်ရပါသည်။ ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၉ နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) တို့ဖြင့် အရေးယူခြင်းသည် မြန်မာနိုင်ငံ ရေဆိပ်၊ လေဆိပ်၊ နယ်စပ် ဝင်ထွက်ပေါက်များမှ တရားမဝင်တင်သွင်းသယ်ဆောင်မှု ပြုလုပ်ချိန်၌ဖမ်းဆီးရမိမှု အပေါ် အရေးယူသည့်ပုဒ်မများဖြစ်ပါကြောင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ မူရင်းပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ တွင် ထိုကဲ့သို့သော အခြေအနေများ၌သာ အရေးယူရမည်ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြထားချက်မပါရှိပါကြောင်း တရားလွှတ်တော်ရှေ့နေဦးရွှေမင်းအထက်ပါလျှောက်ထားချက်၌ “အခင်းဖြစ်ပစ္စည်းများကို တရားမဝင်တင်သွင်းထားခြင်း မဟုတ်သည်မှာ မြင်သာပါကြောင်း” ဟု ပါရှိသော်လည်း ဦးဆန်းမြင့်ကိုယ်တိုင် အကောက်ခွန်ဦးစီးဌာနသို့ မူရင်းဆိုင်ရာထွက်ဆိုချက်ပေးစဉ်က ကုမ္ပဏီ စတင် တည်ထောင်စဉ်မှ ယနေ့အထိ တရားဝင်အခွန်ပေးဆောင်၍ တင်သွင်းခဲ့ခြင်းမရှိပါဟု ထွက်ဆိုချက်နှင့် ကွဲလွဲ နေကြောင်းသုံးသပ်ရပါသည်။ လျှောက်ထားသူက အဆိုလွှာတွင် ဖော်ပြထားသည့် စီရင်ထုံးပါ အချက်အလက် များသည် ယခုအမှုဖြစ်စဉ်နှင့် အမှုအကြောင်းအခြင်းရာများ တူညီမှု မရှိသည့်အပြင် ပစ္စည်းပိုင်ရှင်မှ အခင်းဖြစ် ပစ္စည်းများကိုတားဆီးခံရသည့် အချိန်တွင်လည်းကောင်း၊ တားဆီးမှုမပြုထိုက်ကြောင်း ထုချေဖြေရှင်းရာတွင် လည်းကောင်း တရားဝင်စာရွက်စာတမ်း အထောက်အထားများ မတင်ပြနိုင်သောကြောင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။ ယခုသိမ်းဆည်းမှုသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေအရအရေးယူဆောင်ရွက်ထားသော အမှုဖြစ်၍ ယင်းအက်ဥပဒေ ပုဒ်မ ၁၆၇-က အရ ပိတ်ပင်ချက် သို့မဟုတ် ကန့်သတ်ချက်များနှင့် ဆန့်ကျင်၍ အဆိုပါ ကုန်ပစ္စည်းများကို တင်သွင်းခြင်း မပြုကြောင်း သက်သေပြရန်တာဝန်သည် အမှုတွင် အရေးယူခံရသူအပေါ်၌ ကျရောက်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ သက်သေခံအခင်းဖြစ်ပစ္စည်းများသည် ပြည်ပမှ တင်သွင်းသည့်ပစ္စည်းများ ဖြစ်သည်မှာထင်ရှားပေါ်ပေါက်သောကြောင့်လည်းကောင်း၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့ရှိ ကုမ္ပဏီ၏ Agent ဖြစ်သူက တင်သွင်းမှုပြုလုပ်ခြင်းနှင့် ပြည်တွင်းကုမ္ပဏီအချို့ထံမှ ပြန်လည်ဝယ်ယူထားပါသည်ဟု တင်ပြထားချက်များအရလည်းကောင်း တင်သွင်းမှုဆိုင်ရာ အထောက်အထားများ၊ အဆိုပါကုမ္ပဏီများနှင့် ဆက်သွယ်ဝယ်ယူထားသည့် အရောင်းအဝယ်စာချုပ်များ၊ ကုန်လက်ခံပြေစာများ၊ လွှဲပြောင်းလက်ခံခြင်းနှင့် သက်ဆိုင်သည့်အထောက်အထားများကို လျှောက်ထားသူအနေဖြင့် သက်သေထင်ရှားပြသရန်တာဝန်ရှိ သော်လည်း ခိုင်လုံသောသက်သေခံအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရ ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ ဇယား (၂၀) အရ တင်ပြရမည့် (IL/IP, ID) မပါရှိခြင်း၊ သွင်းကုန်လိုင်စင်ခွင့်ပြုချက်မပါရှိဘဲ တင်သွင်းခြင်းဖြစ်လျှင် ပြစ်ဒဏ်အနေဖြင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း သို့မဟုတ် (1AV) တပ်ရိုက်ခြင်း ပြစ်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသော်လည်း လျှောက်ထားသူမှ ညွှန်ကြားချက်နှင့်အညီ အခင်းဖြစ်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရွေးယူဒဏ်ငွေပေးဆောင်၍ ပြန်လည်ရွေးယူခွင့်ပြုပါရန် လျှောက်ထားချက်အရ ဒဏ်ငွေ 1AV နှင့် ကျသင့် CD+CT ပေးဆောင်၍ ရွေးယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ဝယ်ထားရှိသူအား ယင်းကုန်စည် တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ အကောက်ခွန် ဦးစီးဌာနက (1AV) တပ်ရိုက်ခြင်းသည် များပြားသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ရပါသည်။ အခင်းဖြစ်ပစ္စည်း

များသည် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှ တင်သွင်းရမည့် ကုန်ပစ္စည်းများဖြစ်ရာ သွင်းကုန်လိုင်စင် (IL)၊ သွင်းကုန်ကြေညာလွှာ (ID) တင်ပြနိုင်ခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာခဲ့ခြင်းသည် ကုန်းလမ်း အကောက်ခွန်အက်ဥပဒေပုဒ်မ ၅ (၃) နှင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ အခန်း (၄) အရ စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့် ဆန့်ကျင်၍ တင်သွင်းလာမှုဖြစ်သည့်အပြင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ အရ ပိတ်ပင်တားမြစ်ချက် များကို ဖောက်ဖျက်ခြင်းတို့ကြောင့် အခင်းဖြစ်ပစ္စည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း အရေးယူခဲ့ခြင်းသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ကွဲလွဲ၍ ဆောင်ရွက် ထားသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

သို့ပါ၍ အောက်ပါအတိုင်း အမိန့်ချလိုက်သည်-

အမိန့်

အကောက်ခွန်ဦးစီးဌာန (ကာကွယ်ရေးဌာနခွဲ) ၏ ၁၄-၁၂-၂၀၂၀ ရက်စွဲပါ၊ စာအမှတ် ၁၁-ကက (ကင်း)/၂၀၂၀ (၀၀၁) ဖြင့် ချမှတ်ခဲ့သောအမိန့်ကို အတည်ပြု၍ ဤအယူခံမှု လျှောက်ထားချက်ကို ပလပ်လိုက်သည်။

ကျော်ကျော်
အဖွဲ့ဝင်

ဝင်းနိုင်
အဖွဲ့ခေါင်းဆောင်
အခွန်အယူခံခုံအဖွဲ့

ဦးကြည်
အဖွဲ့ဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ အဂတိဖြစ်စေနိုင်သည့် နေရာများသို့ စစ်ဆေးဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းခြင်း၊ အဂတိဖြစ်စေနိုင်သည့် နေရာများတွင် မဖြစ်အောင်တားဆီးကာကွယ်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

အမည်၊ ရာထူး၊ ဌာန
(က) ဦးအေးထွန်း
ဒုတိယဝန်ကြီး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)

တာဝန်
အဖွဲ့ခေါင်းဆောင်

- (ခ)

ဦးမျိုးညွန့်အောင်
ညွှန်ကြားရေးမှူးချုပ်
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဂ)

ဦးစိုးမင်းထွန်း
ညွှန်ကြားရေးမှူးချုပ်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဃ)

ဦးမင်းရွှေလွင်
ဒုတိယအမြဲတမ်းအတွင်းဝန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)

အဖွဲ့ဝင်
- (င)

ဦးစိန်မော်
ဒုတိယပါမောက္ခချုပ် (စီမံ)
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

အဖွဲ့ဝင်
- (စ)

ဦးစောမြတ်ကျော်
ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး)
ဝန်ကြီးရုံး (သာသနာရေး)

အဖွဲ့ဝင်
- (ဆ)

ဦးကျော်လွင်
ညွှန်ကြားရေးမှူး (စီမံ)
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဇ)

ဦးအေးမင်းအောင်
ညွှန်ကြားရေးမှူး (ဦးစီး)
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဈ)

ဦးမျိုးဝင်းအောင်
ညွှန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ည)

ဦးဖြိုးဇော်ဇော်
ညွှန်ကြားရေးမှူး
ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဋ)

ဦးမြင့်ဇော်
ဒုတိယညွှန်ကြားရေးမှူး
မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဌ)

ဦးသိန်းဇော်
ဒုတိယညွှန်ကြားရေးမှူး
မကွေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်

- (ခ) ဦးအောင်သူဝင်း

ဒုတိယညွှန်ကြားရေးမှူး
ကရင်ပြည်နယ်သာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဗ) ဦးကျော်ဆွေ

ဒုတိယညွှန်ကြားရေးမှူး
ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (ဏ) ဦးနေဝင်း

ဒုတိယညွှန်ကြားရေးမှူး
ရှမ်းပြည်နယ်သာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်
- (တ) ဒေါ်အေးအေးမူ

ဒုတိယညွှန်ကြားရေးမှူး
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

အဖွဲ့ဝင်
- (ထ) ဦးတင်ဦး

လက်ထောက်ညွှန်ကြားရေးမှူး
ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူးရုံး
သာသနာရေးဦးစီးဌာန

အဖွဲ့ဝင်

- ၂။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါသည်-
- (က) အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆန်းစစ်လေ့လာခြင်း၊

(ခ) အဂတိလိုက်စားမှုပြုရန် အခွင့်သာစေသည့် စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်ရေးအတွက် စိစစ်တင်ပြခြင်း၊

(ဂ) အဂတိလိုက်စားမှုမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် ကြိုတင်တားဆီးရေးဆောင်ရွက်ခြင်း၊

(ဃ) တိုင်ကြားစာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်ခြင်း၊

(င) အဂတိလိုက်စားမှု ပေါ်ပေါက်သည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရန်ဆောင်ရွက်ခြင်း၊ လိုအပ်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းခြင်း၊

(စ) အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ အခါအားလျော်စွာ ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်း၊

(ဆ) အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တိုင်ကြားစာ၊ အကြံပြုစာများကို စိစစ်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ခြင်း၊

(ဇ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အား အထောက်အကူပြုမည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများရယူခြင်း၊

- (ဈ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် မူဝါဒ၊ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- (ည) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ လာဘ်ပေးလာဘ်ယူပြုခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို စံနမူနာပြုလိုက်နာဆောင်ရွက်ခြင်း၊
- (ဋ) အဖွဲ့၏ ဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ လိပ်မူပေးပို့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ မိတ္တူပေးပို့ခြင်း။

၃။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) သည် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် နေရာများကို စစ်ဆေးဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုမှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းခြင်း၊ အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် နေရာများတွင်မဖြစ်အောင် တားဆီးကာကွယ်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါသည်။

၄။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃၆/၂၀၁၉) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) သဘောတူညီချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အောက်ဖော်ပြပါ အမှုထမ်း (၁၀) ဦးတို့အား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ရာထူးနေရာများသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(က)	ဦးအောင်မျိုးသန်း ဦးစီးမှူး (စီမံ) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ထုတ်လုပ်ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထုတ်လုပ်ဌာနစု (မန္တလေး) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(ခ)	ဦးစည်ထွန်း ဦးစီးမှူး (ဆိုင်းဝိုင်း) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဇာတ်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (တီးဝိုင်း) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဇာတ်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(ဂ)	ဒေါ်မိမိ သုတေသနလက်ထောက် (၁) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) လေ့ကျင့်ရေးဌာနစု လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (ပန်းချီ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) လေ့ကျင့်ရေးဌာနစု လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ အနုပညာဦးစီးဌာန
(ဃ)	ဦးစိုးဝင်းအောင် ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ထုတ်လုပ်ဌာနစု (ရန်ကုန်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (ဇာတ်စင်ဒါရိုက်တာ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထုတ်လုပ်ဌာနစု (ရန်ကုန်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(င)	ဦးဝင်းမင်းဌေး ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) အငြိမ့်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (ဆိုက/ကျား) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အငြိမ့်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(စ)	ဒေါ်ရွှေစင်လင်း ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ထုတ်လုပ်ဌာနစု (မန္တလေး) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (တေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထုတ်လုပ်ဌာနစု (မန္တလေး) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(ဆ)	ဦးအောင်အောင် ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဇာတ်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (ဇာတ်စင်ဒါရိုက်တာ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထုတ်လုပ်ဌာနစု (ရန်ကုန်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(ဇ)	ဦးလှမျိုးထက် ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဇာတ်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (ဇာတ်စင်ဒါရိုက်တာ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထုတ်လုပ်ဌာနစု (မန္တလေး) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန
(ဈ)	ဒေါ်ဆောင်းနှင်းဝေဝေ ကျွမ်းကျင် (၁) (အဆိုအက) (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ထုတ်လုပ်ဌာနစု (မန္တလေး) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန	ဦးစီးအရာရှိ (တေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အငြိမ့်အဖွဲ့ဌာနစု (နေပြည်တော်) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန

စဉ် အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန
(ည) ဒေါ်ချောစုစုလွင်
ကျွမ်းကျင် (၁) (အဆိုအက)
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
ထုတ်လုပ်ဌာနစု (ရန်ကုန်)
ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန

တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
ဦးစီးအရာရှိ (ဆိုက/မ)
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ထုတ်လုပ်ဌာနစု (ရန်ကုန်)
ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာန

(ဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) သဘောတူညီချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ အောက်ဖော်ပြပါ အမှုထမ်း (၃) ဦးတို့အား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ရာထူးနေရာများသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ် အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန
(က) ဒေါ်မြင့်မြင့်အေးသိန်း
နည်းပြ (သဘင်)
(၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)
အနုပညာဌာနခွဲ၊ သဘင်ပညာဌာန
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)
(ခ) ဦးမင်းမင်းမြတ်
နည်းပြ (ဂီတ)
(၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)
အနုပညာဌာနခွဲ၊ ဂီတပညာဌာန
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)
(ဂ) ဒေါ်ကျော့ကျော့ဝင်း
စာကြည့်တိုက်လက်ထောက် (၁)
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
သင်တန်းရေးရာဌာနခွဲ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)

တိုးမြှင့်ခန့်ထားသည့်ရာထူး၊ လစာနှုန်း၊ ဌာန
လက်ထောက်ကထိက (သဘင်)
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
အနုပညာဌာနခွဲ၊ သဘင်ပညာဌာန
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)
လက်ထောက်ကထိက (ဂီတ)
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
အနုပညာဌာနခွဲ၊ ဂီတပညာဌာန
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)
ဦးစီးအရာရှိ (စာကြည့်တိုက်)
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သင်တန်းရေးရာဌာနခွဲ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (မန္တလေး)

ဦးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆၆/၂၀၂၁) အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်အပိုဒ် ၂ (ည) အရ စစ်ကိုင်းတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

- | | |
|--|---------------|
| (က) ဝန်ကြီး | ဥက္ကဋ္ဌ |
| လူမှုရေးရာဝန်ကြီး | |
| စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ခ) တိုင်းဒေသကြီးဥပဒေအရာရှိ | အဖွဲ့ဝင် |
| တိုင်းဒေသကြီးဥပဒေချုပ်ရုံး | |
| (ဂ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | |
| (ဃ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| သာသနာရေးဦးစီးဌာန | |
| (င) ပါမောက္ခချုပ် | အဖွဲ့ဝင် |
| မုံရွာတက္ကသိုလ် | |
| (စ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| အခြေခံပညာဦးစီးဌာန | |
| (ဆ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| တိုင်းရင်းဆေးပညာဦးစီးဌာန | |
| (ဇ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | |
| (ဈ) ဒုတိယဥက္ကဋ္ဌကြားရေးမှူး (စစ်ကိုင်းဌာနခွဲ) | အတွင်းရေးမှူး |
| ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန | |

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊
- (ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊
- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီသို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊
- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-
 - (၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)
 - (၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့် တာဝန်ပေးထိန်းသိမ်းရန်)
 - (၃) မြှင့်တင်ရန်၊ (Media မှလည်းကောင်း၊ ဝန်ထမ်းများကွင်းဆင်း၍လည်းကောင်း ပြည်သူလူထုအား ပညာပေး၍ ခြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို မြှင့်တင်ရန်)
 - (၄) ပြသရန်၊ (ပြတိုက်များ သို့မဟုတ် အများပြည်သူ ကြည့်ရှုနိုင်မည့်နေရာများတွင် ပညာပေးခင်းကျင်းပြသရန်)
 - (၅) ထောက်ပံ့ကူညီရန်။ (ရှားပါးသောဘာသာစကား၊ မျိုးနွယ်စုစသည်ဖြင့် ခြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် ထောက်ပံ့ကူညီပေးရန်)
 - (ဈ) လိုအပ်ပါက မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ စုဆောင်းထိန်းသိမ်း၊ မြှင့်တင်၊ ပြသ၊ ကူညီထောက်ပံ့ရေးကို စနစ်တကျဆောင်ရွက်ရန်၊
 - (ည) တိုင်းဒေသကြီးအလိုက် စာအုပ်စာတမ်းများ၊ ကြော်ငြာများ ထုတ်ဝေဖြန့်ချိ၍ အသိပညာပေးမြှင့်တင်မှုဆောင်ရွက်ရန်၊
 - (ဋ) ဒေသအားလုံး သို့မဟုတ် ပျံ့နှံ့တည်ရှိသော ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားစုစည်း၍ အများနှင့် ဆိုင်သော Common Use အဖြစ် စုပေါင်းဆောင်ရွက်ရန်၊

- (၄) ဒြပ်မဲ့ယဉ်ကျေးမှု အထူးပြပွဲများအား ဆွေးနွေးပွဲများပြုလုပ်၍ မြှင့်တင်ထိန်းသိမ်းရန်၊
- (၅) ဒေသအလိုက် ICH Data base များ ပြုလုပ်ထားရန်၊
- (၆) မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ချမှတ်သော လုပ်ငန်းစဉ်များအား ကူညီပံ့ပိုးဆောင်ရွက်ရန်။

အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၂)

တနင်္သာရီတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆၆/၂၀၂၁) အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်အပိုင်း ၂ (ည) အရ တနင်္သာရီတိုင်းဒေသကြီး ခြံမဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|---|----------|
| (က) | ဝန်ကြီး
လူမှုရေးရာဝန်ကြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (ခ) | တိုင်းဒေသကြီးဥပဒေအရာရှိ
တိုင်းဒေသကြီးဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (ဂ) | တိုင်းဒေသကြီးဦးစီးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဃ) | တိုင်းဒေသကြီးဦးစီးမှူး
သာသနာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (င) | ပါမောက္ခချုပ်
ထားဝယ်တက္ကသိုလ် | အဖွဲ့ဝင် |
| (စ) | တိုင်းဒေသကြီးပညာရေးမှူး
တိုင်းဒေသကြီးပညာရေးမှူးရုံး | အဖွဲ့ဝင် |
| (ဆ) | ကထိက
ထားဝယ်တက္ကသိုလ် | အဖွဲ့ဝင် |
| (ဇ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန | အဖွဲ့ဝင် |
| (ဈ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | အဖွဲ့ဝင် |

(ည) အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင်
ထားဝယ်ယဉ်ကျေးမှုအကအဖွဲ့

(ဋ) လက်ထောက်ညွှန်ကြားရေးမှူး (ထားဝယ်ဌာနခွဲ) အတွင်းရေးမှူး
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း
တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊
- (ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့်
မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့်
ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊
- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့
ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီ
သို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊
- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း၊
ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ
ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံ
ဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့
ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-
 - (၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)
 - (၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး
ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့်
တာဝန်ပေးထိန်းသိမ်းရန်)
 - (၃) မြှင့်တင်ရန်၊ (Media မှလည်းကောင်း၊ ဝန်ထမ်းများကွင်းဆင်း၍လည်းကောင်း ပြည်သူလူထုအား
ပညာပေး၍ ခြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို မြှင့်တင်ရန်)
 - (၄) ပြသရန်၊ (ပြတိုက်များ သို့မဟုတ် အများပြည်သူ ကြည့်ရှုနိုင်မည့်နေရာများတွင် ပညာပေး
ခင်းကျင်းပြသရန်)
 - (၅) ထောက်ပံ့ကူညီရန်။ (ရှားပါးသောဘာသာစကား၊ မျိုးနွယ်စုစသည်ဖြင့် ခြပ်မဲ့ယဉ်ကျေးမှုများ
မပျောက်ပျက်စေရေးအတွက် ထောက်ပံ့ကူညီပေးရန်)
 - (ဈ) လိုအပ်ပါက မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ စုဆောင်းထိန်းသိမ်း၊ မြှင့်တင်၊ ပြသ၊ ကူညီ
ထောက်ပံ့ရေးကို စနစ်တကျဆောင်ရွက်ရန်၊

- (ဥ) တိုင်းဒေသကြီးအလိုက် စာအုပ်စာတမ်းများ၊ ကြော်ငြာများ ထုတ်ဝေဖြန့်ချိ၍ အသိပညာပေးမြှင့်တင်မှု ဆောင်ရွက်ရန်၊
- (ဋ) ဒေသအားလုံး သို့မဟုတ် ပျံ့နှံ့တည်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားစုစည်း၍ အများနှင့် ဆိုင်သော Common Use အဖြစ် စုပေါင်းဆောင်ရွက်ရန်၊
- (ဌ) ဒြပ်မဲ့ယဉ်ကျေးမှု အထူးပြပွဲများအား ဆွေးနွေးပွဲများပြုလုပ်၍ မြှင့်တင်ထိန်းသိမ်းရန်၊
- (ဍ) ဒေသအလိုက် ICH Data base များ ပြုလုပ်ထားရန်၊
- (ဎ) မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ချမှတ်သော လုပ်ငန်းစဉ်များအား ကူညီပံ့ပိုးဆောင်ရွက်ရန်။

အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၂)

ပဲခူးတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆၆/၂၀၂၁) အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်အပိုဒ် ၂ (ည) အရ ပဲခူးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|--|----------|
| (က) | ဝန်ကြီး
လူမှုရေးရာဝန်ကြီး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (ခ) | တိုင်းဒေသကြီးဥပဒေချုပ်
တိုင်းဒေသကြီးဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (ဂ) | တိုင်းဒေသကြီးဦးစီးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဃ) | ညွှန်ကြားရေးမှူး
သာသနာရေးဦးစီးမှူးရုံး | အဖွဲ့ဝင် |
| (င) | တိုင်းဒေသကြီးပညာရေးမှူး
ပညာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (စ) | ပါမောက္ခ
မြန်မာစာဌာန
ပဲခူးတက္ကသိုလ် | အဖွဲ့ဝင် |
| (ဆ) | ပါမောက္ခ
ပထဝီဌာန
ပဲခူးတက္ကသိုလ် | အဖွဲ့ဝင် |

(ဇ) ပါမောက္ခ အဖွဲ့ဝင်
သမိုင်းဌာန
ပဲခူးတက္ကသိုလ်

(ဈ) ကထိက အဖွဲ့ဝင်
သမိုင်းဌာန
ပဲခူးတက္ကသိုလ်

(ဉ) တိုင်းဒေသကြီးဦးစီးမှူး အဖွဲ့ဝင်
တိုင်းရင်းဆေးပညာဦးစီးဌာန

(ဋ) တိုင်းဒေသကြီးဦးစီးမှူး အဖွဲ့ဝင်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန

(ဌ) ညွှန်ကြားရေးမှူး (ပဲခူးဌာနခွဲ) အတွင်းရေးမှူး
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊

(ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊

(ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊

(ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီ သို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊

(င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊

(စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံ ဆောင်ရွက်သွားရန်၊

(ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊

(ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-

(၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)

(၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့် တာဝန်ပေး ထိန်းသိမ်းရန်)

- | | | |
|-----|--|----------|
| (က) | ဝန်ကြီး | ဥက္ကဋ္ဌ |
| | လူမှုရေးရာဝန်ကြီး | |
| | မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ခ) | တိုင်းဒေသကြီးဥပဒေချုပ် | အဖွဲ့ဝင် |
| | တိုင်းဒေသကြီးဥပဒေချုပ်ရုံး | |
| (ဂ) | ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| | ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | |

- | | |
|---|---------------|
| (ဃ) ညွှန်ကြားရေးမှူး
သာသနာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူး
အခြေခံပညာဦးစီးဌာန | အဖွဲ့ဝင် |
| (စ) ပါမောက္ခ
သမိုင်းဌာန
မကွေးတက္ကသိုလ် | အဖွဲ့ဝင် |
| (ဆ) ပါမောက္ခ
အရှေ့တိုင်းပညာဌာန
မကွေးတက္ကသိုလ် | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန | အဖွဲ့ဝင် |
| (ဈ) ဒုတိယညွှန်ကြားရေးမှူး
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ည) ဒုတိယညွှန်ကြားရေးမှူး (မကွေးဌာနခွဲ)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန | အတွင်းရေးမှူး |

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊
- (ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊
- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီသို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊
- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊

- (ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-
 - (၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)
 - (၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့် တာဝန်ပေး ထိန်းသိမ်းရန်)
 - (၃) မြှင့်တင်ရန်၊ (Media မှလည်းကောင်း၊ ဝန်ထမ်းများကွင်းဆင်း၍လည်းကောင်း ပြည်သူလူထုအား ပညာပေး၍ ခြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို မြှင့်တင်ရန်)
 - (၄) ပြသရန်၊ (ပြတိုက်များ သို့မဟုတ် အများပြည်သူ ကြည့်ရှုနိုင်မည့်နေရာများတွင် ပညာပေး ခင်းကျင်းပြသရန်)
 - (၅) ထောက်ပံ့ကူညီရန်။ (ရှားပါးသောဘာသာစကား၊ မျိုးနွယ်စုစသည်ဖြင့် ခြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် ထောက်ပံ့ကူညီပေးရန်)
- (ဈ) လိုအပ်ပါက မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ စုဆောင်းထိန်းသိမ်း၊ မြှင့်တင်၊ ပြသ၊ ကူညီ ထောက်ပံ့ရေးကို စနစ်တကျဆောင်ရွက်ရန်၊
- (ည) တိုင်းဒေသကြီးအလိုက် စာအုပ်စာတမ်းများ၊ ကြော်ငြာများ ထုတ်ဝေဖြန့်ချိ၍ အသိပညာပေးမြှင့်တင်မှု ဆောင်ရွက်ရန်၊
- (ဋ) ဒေသအားလုံး သို့မဟုတ် ပျံ့နှံ့တည်ရှိသော ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားစုစည်း၍ အများနှင့် ဆိုင်သော Common Use အဖြစ် စုပေါင်းဆောင်ရွက်ရန်၊
- (ဌ) ခြပ်မဲ့ယဉ်ကျေးမှု အထူးပြပွဲများအား ဆွေးနွေးပွဲများပြုလုပ်၍ မြှင့်တင်ထိန်းသိမ်းရန်၊
- (ဍ) ဒေသအလိုက် ICH Data base များ ပြုလုပ်ထားရန်၊
- (ဎ) မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ချမှတ်သော လုပ်ငန်းစဉ်များအား ကူညီပံ့ပိုးဆောင်ရွက်ရန်။

အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၂)

မန္တလေးတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

- ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၆၆/၂၀၂၁) အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ခြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်း နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
- ၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်အပိုဒ် ၂ (ည) အရ မန္တလေးတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
 - (က) ဝန်ကြီး ဥက္ကဋ္ဌ
လူမှုရေးရာဝန်ကြီး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

- | | |
|--|---------------|
| (ခ) တိုင်းဒေသကြီးဥပဒေအရာရှိ
တိုင်းဒေသကြီးဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (ဂ) ဒုတိယညွှန်ကြားရေးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဃ) ပါမောက္ခချုပ်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးသာသနာရေးမှူးရုံး | အဖွဲ့ဝင် |
| (စ) တိုင်းဒေသကြီးပညာရေးမှူး
တိုင်းဒေသကြီးပညာရေးမှူးရုံး | အဖွဲ့ဝင် |
| (ဆ) တိုင်းဒေသကြီးဦးစီးမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန | အဖွဲ့ဝင် |
| (ဇ) ဦးစီးအရာရှိ
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဈ) ဥက္ကဋ္ဌ
ရမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း | အဖွဲ့ဝင် |
| (ည) ညွှန်ကြားရေးမှူး (မန္တလေးဌာနခွဲ)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန | အတွင်းရေးမှူး |

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊
- (ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊
- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီသို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊
- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ရေတို- ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊

- | | | |
|-----|---------------------------------|----------|
| (က) | ဝန်ကြီး | ဥက္ကဋ္ဌ |
| | လူမှုရေးရာဝန်ကြီး | |
| | ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ခ) | တိုင်းဒေသကြီးဥပဒေအရာရှိ | အဖွဲ့ဝင် |
| | တိုင်းဒေသကြီးဥပဒေချုပ်ရုံး | |

- | | | |
|-------|--|---------------|
| (ဂ) | ညွှန်ကြားရေးမှူး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဃ) | ပါမောက္ခချုပ်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် | အဖွဲ့ဝင် |
| (င) | ညွှန်ကြားရေးမှူး
သာသနာရေးဦးစီးဌာန | အဖွဲ့ဝင် |
| (စ) | ညွှန်ကြားရေးမှူး
အမျိုးသားပြတိုက် (ရန်ကုန်) | အဖွဲ့ဝင် |
| (ဆ) | ဒုတိယညွှန်ကြားရေးမှူးချုပ်
အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) | အဖွဲ့ဝင် |
| (ဇ) | ပါမောက္ခ
မနုဿဗေဒဌာန
ရန်ကုန်တက္ကသိုလ် | အဖွဲ့ဝင် |
| (ဈ) | တိုင်းဒေသကြီးဦးစီးမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန | အဖွဲ့ဝင် |
| (ည) | ညွှန်ကြားရေးမှူး
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဋ) | ကျောင်းအုပ်ကြီး
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း | အဖွဲ့ဝင် |
| (ဌ) | ဒေါက်တာ ကိုကိုအောင်
မြန်မာနက္ခတ်ဗေဒပညာရှင် | အဖွဲ့ဝင် |
| (သ) | ဦးရန်နိုင်သိန်း
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ | အဖွဲ့ဝင် |
| (ဝ) | ညွှန်ကြားရေးမှူး (ရန်ကုန်ဌာနခွဲ)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန | အတွင်းရေးမှူး |

၃။ တိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊
- (ခ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊
- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီသို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊

- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြင်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်းတောင်းခံ ဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-
 - (၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)
 - (၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့် တာဝန်ပေး ထိန်းသိမ်းရန်)
 - (၃) မြှင့်တင်ရန်၊ (Media မှလည်းကောင်း၊ ဝန်ထမ်းများကွင်းဆင်း၍လည်းကောင်း ပြည်သူလူထုအား ပညာပေး၍ ခြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို မြှင့်တင်ရန်)
 - (၄) ပြသရန်၊ (ပြတိုက်များ သို့မဟုတ် အများပြည်သူ ကြည့်ရှုနိုင်မည့်နေရာများတွင် ပညာပေး ခင်းကျင်းပြသရန်)
 - (၅) ထောက်ပံ့ကူညီရန်။ (ရှားပါးသောဘာသာစကား၊ မျိုးနွယ်စုစသည်ဖြင့် ခြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် ထောက်ပံ့ကူညီပေးရန်)
- (စု) လိုအပ်ပါက မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ စုဆောင်းထိန်းသိမ်း၊ မြှင့်တင်၊ ပြသ၊ ကူညီ ထောက်ပံ့ရေးကို စနစ်တကျဆောင်ရွက်ရန်၊
- (ည) တိုင်းဒေသကြီးအလိုက် စာအုပ်စာတမ်းများ၊ ကြော်ငြာများ ထုတ်ဝေဖြန့်ချိ၍ အသိပညာပေးမြှင့်တင်မှု ဆောင်ရွက်ရန်၊
- (ဋ) ဒေသအားလုံး သို့မဟုတ် ပျံ့နှံ့တည်ရှိသော ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားစုစည်း၍ အများနှင့် ဆိုင်သော Common Use အဖြစ် စုပေါင်းဆောင်ရွက်ရန်၊
- (ဌ) ခြပ်မဲ့ယဉ်ကျေးမှု အထူးပြပွဲများအား ဆွေးနွေးပွဲများပြုလုပ်၍ မြှင့်တင်ထိန်းသိမ်းရန်၊
- (ဍ) ဒေသအလိုက် ICH Data base များ ပြုလုပ်ထားရန်၊
- (ဎ) မြန်မာနိုင်ငံအမျိုးသား ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ချမှတ်သော လုပ်ငန်းစဉ်များအား ကူညီပံ့ပိုးဆောင်ရွက်ရန်။

အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၂)

ဧရာဝတီတိုင်းဒေသကြီး ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၆၆/၂၀၂၁) အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ခြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ကမ္ဘာ့ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်း

နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်အပိုဒ် ၂ (ည) အရ ဧရာဝတီတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

- | | |
|--|---------------|
| (က) ဝန်ကြီး | ဥက္ကဋ္ဌ |
| တိုင်းရင်းသားရေးရာဝန်ကြီး | |
| ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ခ) တိုင်းဒေသကြီးဥပဒေအရာရှိ | အဖွဲ့ဝင် |
| တိုင်းဒေသကြီးဥပဒေချုပ်ရုံး | |
| (ဂ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန | |
| (ဃ) ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| သာသနာရေးဦးစီးဌာန | |
| (င) ပါမောက္ခချုပ် | အဖွဲ့ဝင် |
| ပုသိမ်တက္ကသိုလ် | |
| (စ) တိုင်းဒေသကြီးပညာရေးမှူး | အဖွဲ့ဝင် |
| တိုင်းဒေသကြီးပညာရေးမှူးရုံး | |
| (ဆ) ကထိက (မြန်မာစာဌာန) | အဖွဲ့ဝင် |
| အမျိုးသားအဆင့် (ပညာရှင်) | |
| ပုသိမ်တက္ကသိုလ် | |
| (ဇ) တိုင်းဒေသကြီးဦးစီးမှူး | အဖွဲ့ဝင် |
| တိုင်းရင်းဆေးပညာဦးစီးဌာန | |
| (ဈ) ဦးစီးအရာရှိ (ခေတ္တတိုင်းဦးစီး) | အဖွဲ့ဝင် |
| တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန | |
| (ည) လက်ထောက်ကွန်ပျူတာစစ်ဆေးရေးမှူး | အဖွဲ့ဝင် |
| တိုင်းဒေသကြီးပညာရေးမှူးရုံး | |
| (ဋ) လက်ထောက်ညွှန်ကြားရေးမှူး (ပုသိမ်ဌာနခွဲ) | အတွင်းရေးမှူး |
| ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန | |

၃။ တိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- | |
|--|
| (က) အမျိုးသားကော်မတီမှ ချမှတ်သောမူဝါဒအတိုင်း တိုင်းဒေသကြီးအတွင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းမြှင့်တင်သွားရန်၊ |
| (ခ) တိုင်းဒေသကြီးအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ စာရင်းပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ကြီးကြပ်ဆောင်ရွက်ရန်၊ |
| (ဂ) တိုင်းဒေသကြီးအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စာရင်းပြုစုကောက်ယူရန်နှင့် ကောက်ယူပြီးစီးမှုများကို မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ရန်၊ |

- (ဃ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ အမျိုးသားအဆင့်စာရင်းနှင့် ကမ္ဘာ့ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသင့်သည်များကို စာရင်းပြုစု၍ အမျိုးသားကော်မတီ သို့မဟုတ် အစည်းအဝေးတွင် တင်ပြရန်၊
- (င) ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း၊ ပြပွဲမြှင့်တင်ပွဲများ ကျင်းပပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (စ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေထည့်သွင်း တောင်းခံ ဆောင်ရွက်သွားရန်၊
- (ဆ) တိုင်းဒေသကြီးအတွင်း ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ ဆောင်ရွက်နိုင်ရေးအတွက် ရေတို-ရေရှည်စီမံချက် ရေးဆွဲထားရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊
- (ဇ) တိုင်းဒေသကြီးအတွင်းရှိ ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားရန်-
 - (၁) စုဆောင်းရန်၊ (သုတေသနပြုရှာဖွေစာရင်းပြုစုရန်)
 - (၂) ထိန်းသိမ်းရန်၊ (ခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုဥပဒေပေါ်ပေါက်လာပါက ဥပဒေအရ ထိန်းသိမ်းရန်၊ သက်ဆိုင်ရာဝန်ထမ်းများဖြင့် တာဝန်ပေး ထိန်းသိမ်းရန်)
 - (၃) မြှင့်တင်ရန်၊ (Media မှလည်းကောင်း၊ ဝန်ထမ်းများကွင်းဆင်း၍ လည်းကောင်း ပြည်သူလူထုအား ပညာပေး၍ ခြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို မြှင့်တင်ရန်)
 - (၄) ပြသရန်၊ (ပြတိုက်များ သို့မဟုတ် အများပြည်သူကြည့်ရှုနိုင်မည့်နေရာများတွင် ပညာပေး ခင်းကျင်းပြသရန်)
 - (၅) ထောက်ပံ့ကူညီရန်။ (ရှားပါးသောဘာသာစကား၊ မျိုးနွယ်စုစသည်ဖြင့် ခြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ပျက်စေရေးအတွက် ထောက်ပံ့ကူညီပေးရန်)
- (ဈ) လိုအပ်ပါက မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ စုဆောင်းထိန်းသိမ်း၊ မြှင့်တင်၊ ပြသ၊ ကူညီ ထောက်ပံ့ရေးကို စနစ်တကျဆောင်ရွက်ရန်၊
- (ည) တိုင်းဒေသကြီးအလိုက် စာအုပ်စာတမ်းများ၊ ကြော်ငြာများ ထုတ်ဝေဖြန့်ချိ၍ အသိပညာပေး မြှင့်တင်မှု ဆောင်ရွက်ရန်၊
- (ဋ) ဒေသအားလုံး သို့မဟုတ် ပျံ့နှံ့တည်ရှိသော ခြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအားစုစည်း၍ အများနှင့် ဆိုင်သော Common Use အဖြစ် စုပေါင်းဆောင်ရွက်ရန်၊
- (ဌ) ခြပ်မဲ့ယဉ်ကျေးမှုအထူးပြပွဲများအား ဆွေးနွေးပွဲများပြုလုပ်၍ မြှင့်တင်ထိန်းသိမ်းရန်၊
- (ဍ) ဒေသအလိုက် ICH Data base များပြုလုပ်ထားရန်၊
- (ဎ) မြန်မာနိုင်ငံ အမျိုးသားခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ချမှတ်သော လုပ်ငန်းစဉ်များအား ကူညီပံ့ပိုးဆောင်ရွက်ရန်။

ဦးကိုကို

ဥက္ကဋ္ဌ

မြန်မာနိုင်ငံအမျိုးသားခြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)

၁။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်းများနှင့် လွှဲပြောင်းရယူသောလမ်းများ ပေါင်းစပ်ခြင်းကြောင့်လည်းကောင်း၊ အမည်ပေါက် သတ်မှတ်ခြင်းမရှိသေးသောလမ်းများအား လက်ခံရယူခြင်းကြောင့်လည်းကောင်း လမ်းမိုင်အရှည်တိုးလာခြင်းနှင့် လက်ရှိမြေပြင်အနေအထားအရ လမ်းဒီဇိုင်းပေါ်မူတည်၍ လမ်းမိုင်အရှည် လျော့နည်းသွားခြင်းတို့အရ ပြန်လည်စိစစ်၍ အောက်ဖော်ပြပါမြို့နယ်အသီးသီးရှိ လမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်-

(က) ပွင့်ဖြူမြို့နယ်

(၁) ကုလားဟောင်း- ရေဖြူတွင်းလမ်း

- | | |
|-------------------------------|---|
| (ကက) လမ်းအရှည် | - ၄ မိုင် ၄ ဖာလုံ သို့မဟုတ် ၇.၂၄၂ ကီလိုမီတာ |
| (ခခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင်၊ ကုလားဟောင်းရွာ |
| (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၄ မိုင် ၄ ဖာလုံ သို့မဟုတ် ၇.၂၄၂ ကီလိုမီတာ ရေဖြူတွင်းရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၂၂ ပေ |

(၂) ရွာသာကြီး- ဖလံတောလမ်း

- | | |
|-------------------------------|---|
| (ကက) လမ်းအရှည် | - ၄ မိုင် သို့မဟုတ် ၆.၄၃၇ ကီလိုမီတာ |
| (ခခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင်၊ ရွာသာကြီးရွာ |
| (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၄ မိုင် သို့မဟုတ် ၆.၄၃၇ ကီလိုမီတာ ဖလံတောရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၂၄ ပေ |

(၃) ပေတော-ထူး (ငမန်းဆွယ်) လမ်း

- | | |
|-------------------------------|---|
| (ကက) လမ်းအရှည် | - ၃ မိုင် ၃ ဖာလုံ သို့မဟုတ် ၅.၄၈၁ ကီလိုမီတာ |
| (ခခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် ပေတောရွာ |
| (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၃ မိုင် ၃ ဖာလုံ သို့မဟုတ် ၅.၄၈၁ ကီလိုမီတာ ထူး (ငမန်းဆွယ်) ရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၁၆ ပေ |

(၄) ရွာသာညွန့်-ဇီးကျွန်းလမ်း

- | | |
|--------------------------------|---|
| (ကက) လမ်းအရှည် | - ၃ မိုင် ၂ ဖာလုံ သို့မဟုတ်
၅.၂၃၀ ကီလိုမီတာ |
| (ခ ခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် ရွာသာညွန့်ရွာ |
| (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၃ မိုင် ၂ ဖာလုံ သို့မဟုတ်
၅.၂၃၀ ကီလိုမီတာ ဇီးကျွန်းရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၁၄ ဝေ |

(၅) ရွာခိုင်-ကျွဲတိ-ကပြည့်လမ်း

- | | |
|-------------------------------|--|
| (ကက) လမ်းအရှည် | - ၄ မိုင် ၅ ဖာလုံ ၂၉၀ ပေ သို့မဟုတ် ၇.၅၃၂ ကီလိုမီတာ |
| (ခခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် ရွာခိုင့်ရွာ |
| (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၄ မိုင် ၅ ဖာလုံ ၂၉၀ ပေ သို့မဟုတ် ၇.၅၃၂ ကီလိုမီတာ ကပြည့်ရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၂၄ ပေ |

(ခ) စလင်းမြို့နယ်

(၁) ပြောင်းခင်း-သရက်တောလမ်း

- | | |
|-------------------------------|--|
| (ကက) လမ်းအရှည် | - ၇ မိုင် သို့မဟုတ် ၁၁.၂၆၅ ကီလိုမီတာ |
| (ခခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် ပြောင်းခင်းရွာ |
| (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၇ မိုင် သို့မဟုတ် ၁၁.၂၆၅ ကီလိုမီတာ
သရက်တောရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၃၀ ပေ |

(၂) သစ္စာပြိုင်ရွာတွင်းလမ်း

- | | |
|--------------------------------|---|
| (ကက) လမ်းအရှည် | - ၃ ဖာလုံ ၃၃၀ ပေ သို့မဟုတ်
၀.၇၀၄ ကီလိုမီတာ |
| (ခ ခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် သစ္စာမြိုင်ကျေးရွာ (အရှေ့ဘက်) |
| (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၃ ဖာလုံ ၃၃၀ ပေ သို့မဟုတ်
၀.၇၀၄ ကီလိုမီတာ
သစ္စာမြိုင်ရွာ (အနောက်ဘက်) |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၁၂ ပေ |

(၃) ပေါက်ဥကုန်း-စဉ့်တုကန်လမ်း

- (ကက) လမ်းအရှည် - ၂ မိုင် ၂ ဖာလုံ သို့မဟုတ် ၃.၆၂၁ ကီလိုမီတာ
- (ခခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ပေါက်ဥကုန်းရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၂ ဖာလုံ သို့မဟုတ် ၃.၆၂၁ ကီလိုမီတာ
စဉ်တူကန်ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(ဂ) ငဖဲမြို့နယ်

(၁) ဘုံးဘော-ဆားပေါက်လမ်း

(ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ

(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ဘုံးဘောရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
ဆားပေါက်ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၆ ပေ

(၂) ဇင်ပြွန်း-ရေနွယ်လမ်း

(ကက) လမ်းအရှည် - ၁ မိုင် ၃ ဖာလုံ သို့မဟုတ် ၂.၂၁၃ ကီလိုမီတာ

(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ဇင်ပြွန်းရွာ
(မင်းဘူး-အမ်းလမ်းဟောင်း မိုင်တိုင် ၃၈/၀)

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၃ ဖာလုံ သို့မဟုတ် ၂.၂၁၃ ကီလိုမီတာ
ရေနွယ်ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၃) မင်းဘူး-အမ်းလမ်းဟောင်းမှ လိုင်ရွာသို့ ဆက်သွယ်သောလမ်း

(ကက) လမ်းအရှည် - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ

(ခ ခ) လမ်းစတင်သည့်နေရာ - မင်းဘူး-အမ်းလမ်းဟောင်း မိုင်တိုင် ၇/၂

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ လိုင်ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၆ ပေ

(ဃ) စေတုတ္ထရာမြို့နယ်

(၁) ကောင်းကြီး-အရှေ့အိုင်း-လောက်ပုလဲလမ်း

(ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ

(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ကောင်းကြီးရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
လောက်ပုလဲရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၂) ဖျင်ကြီး-ယမ်းလမ်း

(ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ

(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ဖျင်ကြီးရွာ

- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ ယမ်းရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(င) ဂန့်ဂေါမြို့နယ်

(၁) ဂန့်ဂေါ-အနောက်ဂန့်ဂေါလမ်း

- (ကက) လမ်းအရှည် - ၇ ဖာလုံ သို့မဟုတ် ၁.၄၀၈ ကီလိုမီတာ
(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ဂန့်ဂေါမြို့
(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၇ ဖာလုံ သို့မဟုတ် ၁.၄၀၈ ကီလိုမီတာ
အနောက်ဂန့်ဂေါရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၂) ကျော်ရွာ-မောက်လင်းလမ်း

- (ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ကျော်ရွာ
(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
မောက်လင်းရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၃) ဂန့်ဂေါ-ကလေးလမ်းဟောင်းမှ ကန်သာရွာသို့ ဆက်သွယ်သောလမ်း

- (ကက) လမ်းအရှည် - ၇ ဖာလုံ သို့မဟုတ် ၁.၄၀၈ ကီလိုမီတာ
(ခ ခ) လမ်းစတင်သည့်နေရာ - ဂန့်ဂေါ-ကလေးလမ်းဟောင်း မိုင်တိုင် ၁၉/၂
(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၇ ဖာလုံ သို့မဟုတ် ၁.၄၀၈ ကီလိုမီတာ ကန်သာရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၄) ဂန့်ဂေါ-ကလေးလမ်းသစ်မှ တောင်ယာပြင်ရွာသို့ ဆက်သွယ်သောလမ်း

- (ကက) လမ်းအရှည် - ၂ မိုင် ၂ ဖာလုံ သို့မဟုတ် ၃.၆၂၁ ကီလိုမီတာ
(ခ ခ) လမ်းစတင်သည့်နေရာ - ဂန့်ဂေါ-ကလေးလမ်းသစ် မိုင်တိုင် ၁၀/၀
(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၂ ဖာလုံ သို့မဟုတ် ၃.၆၂၁ ကီလိုမီတာ
တောင်ယာပြင်ရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(စ) ထီးလင်းမြို့နယ်

(၁) ငါးဆင်း-ကျိုင်းလမ်း

- (ကက) လမ်းအရှည် - ၃ မိုင် ၄ ဖာလုံ သို့မဟုတ် ၅.၆၃၃ ကီလိုမီတာ
(ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ငါးဆင်းရွာ
(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၄ ဖာလုံ သို့မဟုတ် ၅.၆၃၃ ကီလိုမီတာ
ကျိုင်းရွာ
(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၂) ထီးလင်း-ဆင်စွယ်လမ်းမှ ကျိုင်းရွာသို့ ဆက်သွယ်သောလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
- (ခ ခ) လမ်းစတင်သည့်နေရာ - ထီးလင်း-ဆင်စွယ်လမ်း မိုင်တိုင် ၁၁/၄
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
ကျိုင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၃) ကံသာ-ဆင်စွယ်လမ်း

- (ကက) လမ်းအရှည် - ၃ မိုင် ၄ ဖာလုံ သို့မဟုတ် ၅.၆၃၃ ကီလိုမီတာ
- (ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ကံသာရွာ
(မြိုင်-တောမလမ်း မိုင်တိုင် ၇၂/၀)
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၄ ဖာလုံ သို့မဟုတ် ၅.၆၃၃ ကီလိုမီတာ
ဆင်စွယ်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၄) ထိန်တိုင်း-ညောင်ကန်လမ်း

- (ကက) လမ်းအရှည် - ၂ မိုင် ၅ ဖာလုံ သို့မဟုတ် ၄.၂၂၄ ကီလိုမီတာ
- (ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် ထိန်တိုင်းရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၅ ဖာလုံ သို့မဟုတ် ၄.၂၂၄ ကီလိုမီတာ
ညောင်ကန်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၅) အကြည်ဝါးဘင်း-လောင်းဘိုလေးလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၂.၀၁၂ ကီလိုမီတာ
- (ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် အကြည်ဝါးဘင်းရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၂.၀၁၂ ကီလိုမီတာ
လောင်းဘိုလေးရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၆) အုံးတွဲ-လုံးပေါင်လမ်း

- (ကက) လမ်းအရှည် - ၅ မိုင် ၁ ဖာလုံ သို့မဟုတ် ၈.၂၄၈ ကီလိုမီတာ
- (ခ ခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် အုံးတွဲရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၅ မိုင် ၁ ဖာလုံ သို့မဟုတ် ၈.၂၄၈ ကီလိုမီတာ
လုံးပေါင်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(ဆ) နတ်မောက်မြို့နယ်

(၁) နတ်မောက်-စိုင်းကောင်းလမ်းမှ ကျောက်အိုးသို့ ဆက်သွယ်သောလမ်း

- | | |
|--------------------------------|--|
| (ကက) လမ်းအရှည် | - ၁၄ မိုင် ၃ ဖာလုံ သို့မဟုတ် ၂၃.၁၃၄ ကီလိုမီတာ |
| (ခ ခ) လမ်းစတင်သည့်နေရာ | - နတ်မောက်-စိုင်ကောင်းလမ်း မိုင်တိုင် ၉/၀-၉/၁ |
| (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၁၄ မိုင် ၃ ဖာလုံ သို့မဟုတ် ၂၃.၁၃၄ ကီလိုမီတာ
ကျောက်အိုးရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၄၀ ပေ |

(ဇ) ချောက်မြို့နယ်

(၁) နလင်ကန်-ကန်ရေကြီးလမ်းမှ သံဘိုရွာသို့ ဆက်သွယ်သောလမ်း

- | | |
|--------------------------------|---|
| (ကက) လမ်းအရှည် | - ၁ မိုင် ၁ ဖာလုံ သို့မဟုတ် ၁.၈၁၁ ကီလိုမီတာ |
| (ခ ခ) လမ်းစတင်သည့်နေရာ | - နုလင်ကန်-ကန်ရေကြီးလမ်း မိုင်တိုင် ၃/၄-၃/၅ |
| (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၁ မိုင် ၁ ဖာလုံ သို့မဟုတ် ၁.၈၁၁ ကီလိုမီတာ
သံဘိုရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၃၀ ပေ |

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်အရှည်စုစုပေါင်းကို ၆၆၈၂ မိုင် ၂ ဖာလုံ ၄၆၉ ပေ သို့မဟုတ် ၁၀၇၅၄.၁၈၁ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၂)

၁။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်းများနှင့် လွှဲပြောင်းရယူသောလမ်းများ ပေါင်းစပ်ခြင်းကြောင့်လည်းကောင်း၊ အမည်ပေါက် သတ်မှတ်ရခြင်းမရှိသေးသောလမ်းများအား လက်ခံရယူခြင်းကြောင့်လည်းကောင်း လမ်းမိုင်အရှည်တိုးလာခြင်းနှင့် လက်ရှိမြေပြင်အနေအထားအရ လမ်းဒီဇိုင်းပေါ်မူတည်၍ လမ်းမိုင်အရှည် လျော့နည်းသွားခြင်းတို့အရ ပြန်လည်စိစစ်၍ အောက်ဖော်ပြပါမြို့နယ်အသီးသီးရှိ လမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်-

(က) မကွေးမြို့နယ်

(၁) ဆူးပြစ်စမ်း- ရေခါး- ကန်တော်လမ်း

- | | |
|--------------------------------|--|
| (ကက) လမ်းအရှည် | - ၈ မိုင် ၆ ဖာလုံ သို့မဟုတ် ၁၄.၀၈၂ ကီလိုမီတာ |
| (ခ ခ) လမ်းစတင်သည့်နေရာ | - ၀/၀ မိုင် ဆူးပြစ်စမ်းရွာ
(မကွေး- တောင်တွင်းကြီးလမ်း
မိုင်တိုင် ၁၉/၆- ၁၉/၇) |
| (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၈ မိုင် ၆ ဖာလုံ သို့မဟုတ် ၁၄.၀၈၂ ကီလိုမီတာ
ကန်တော်ရွာ |
| (ဃဃ) လမ်းနယ်နိမိတ်အကျယ် | - ၃၀ ပေ |

(၂) သံဘိုကန်- ကန်သာ- အလယ်ကျွန်း (မ)- အလယ်ကျွန်း (တ) လမ်း

- (ကက) လမ်းအရှည် - ၅ မိုင် ၄ ဖာလုံ သို့မဟုတ် ၈.၈၅၁ ကီလိုမီတာ
- (ခခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် သံဘိုကန်ရွာ
(မကွေး- နေပြည်တော်လမ်း
မိုင်တိုင် ၆၉/၂-၆၉/၃)
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၅ မိုင် ၄ ဖာလုံ သို့မဟုတ် ၈.၈၅၁ ကီလိုမီတာ
အလယ်ကျွန်း (တ) ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၁၃ ပေ

(ခ) တောင်တွင်းကြီးမြို့နယ်

(၁) သပြေပင်-ဆိတ်ဖူးကျင်းလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
- (ခခ) လမ်းစတင်သည့်နေရာ - ၀/၀ မိုင် သပြေပင်ရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
ဆိတ်ဖူးကျင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၂) (တောင်တွင်း-ငမင်) အောင်းစုလမ်းမှ ရွာသာရွာသို့ ဆက်သွယ်သောလမ်း

- (ကက) လမ်းအရှည် - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ
- (ခခ) လမ်းစတင်သည့်နေရာ - (တောင်တွင်း-ငမင်) အောင်းစုလမ်း
မိုင်တိုင် ၀/၆.၅ မိုင်
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ
ရွာသာရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၃) အောင်မြင်သာ-ယာကြီးတော-ရွာသာလမ်း

- (ကက) လမ်းအရှည် - ၃ မိုင် ၂ ဖာလုံ သို့မဟုတ် ၅.၂၃၀ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် အောင်မြင်သာရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၂ ဖာလုံ သို့မဟုတ် ၅.၂၃၀ ကီလိုမီတာ
ရွာသာရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၄) ဖက်သန်းတပ်- ခြေဆေးအိုင်ရွာအဝင်လမ်း

- (ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် အမှတ် (၁၈) ကာကွယ်ရေး
ပစ္စည်းစက်ရုံအနီး

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
ခြေဆေးအိုင်ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၅) တောင်တွင်းကြီး- ချောက်ကြားရွာအဝင်လမ်း

(ကက) လမ်းအရှည် - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် မောင်းတိုင် ၂ ရပ်ကွက်
တောင်တွင်းကြီးမြို့

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
ချောက်ကြားရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၆) သီရိမင်္ဂလာ- သစ်ပုတ်ကုန်းလမ်း

(ကက) လမ်းအရှည် - ၂ မိုင် ၆ ဖာလုံ သို့မဟုတ် ၄.၄၂၆ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် သီရိမင်္ဂလာရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၆ ဖာလုံ သို့မဟုတ် ၄.၄၂၆ ကီလိုမီတာ
သစ်ပုတ်ကုန်းရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(ဂ) ပွင့်ဖြူမြို့နယ်

(၁) ကျွဲခြံ- လယ်မလမ်း

(ကက) လမ်းအရှည် - ၂ မိုင် ၄ ဖာလုံ သို့မဟုတ် ၄.၀၂၃ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ကျွဲခြံရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၄ ဖာလုံ သို့မဟုတ် ၄.၀၂၃ ကီလိုမီတာ
လယ်မရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၁၈ ပေ

(၂) သရက်တော- ညောင်လှလမ်း

(ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် သရက်တောရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
ညောင်လှရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၃) ပေတော- ထူး (ငမန်းဆွယ်) လမ်း

(ကက) လမ်းအရှည် - ၁ မိုင် ၃ ဖာလုံ သို့မဟုတ် ၂.၂၁၃ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ပေတောရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၃ ဖာလုံ သို့မဟုတ် ၂.၂၁၃ ကီလိုမီတာ
ထူး (ငမန်းဆွယ်) ရွာ

(ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၁၂ ပေ

(၄) ရွာသာညွန့်- ဇီးကျွန်းလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၂.၀၁၂ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ရွာသာညွန့်ရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၂.၀၁၂ ကီလိုမီတာ
ဇီးကျွန်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၁၈ ပေ

(၅) ဘုရားကုန်း- ကျစ်ကိုင်း- ဆည်တော်လမ်း

- (ကက) လမ်းအရှည် - ၁၅ မိုင် သို့မဟုတ် ၂၄.၁၄ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ဘုရားကုန်းရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁၅ မိုင် သို့မဟုတ် ၂၄.၁၄ ကီလိုမီတာ
ဆည်တော်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၆) ရွာခိုင်- ကျွဲတိ- ကပြည့်လမ်း

- (ကက) လမ်းအရှည် - ၄ မိုင် ၅ ဖာလုံ ၂၉၀ ပေ သို့မဟုတ်
၇.၅၃၂ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ရွာခိုင်ရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၄ မိုင် ၅ ဖာလုံ ၂၉၀ ပေ သို့မဟုတ်
၇.၅၃၂ ကီလိုမီတာ ကပြည့်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(ဃ) စလင်းမြို့နယ်

(၁) ဆည်ကန်- ဝှင်ကျင်းလမ်း

- (ကက) လမ်းအရှည် - ၂ မိုင် ၂ ဖာလုံ ၃၃၀ ပေ သို့မဟုတ်
၃.၇၂၂ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ဆည်ကန်ရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၂ ဖာလုံ ၃၃၀ ပေ သို့မဟုတ်
၃.၇၂၂ ကီလိုမီတာ ဝှင်ကျင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၂) သရက်ကုန်း- ရှမ်းစု-ဘူးခါး- လင်းဇင်းလမ်း

- (ကက) လမ်းအရှည် - ၆ မိုင် ၅ ဖာလုံ သို့မဟုတ် ၁၀.၆၆၂ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - (ပုသိမ် - မုံရွာ) လမ်း မိုင်တိုင် ၂၈၃/၅-၂၈၃/၆
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၆ မိုင် ၅ ဖာလုံ သို့မဟုတ် ၁၀.၆၆၂ ကီလိုမီတာ
လင်းဇင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(င) ငမဲမြို့နယ်

(၁) စစ်တော-မြစ်ဖျားလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် စစ်တောရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
မြစ်ဖျားရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၅ ပေ

(၂) တင်ပြင်း- ဝန်လမ်း

- (ကက) လမ်းအရှည် - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် တင်ပြင်းကျေးရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
ဝန်ကျေးရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၅ ပေ

(၃) ဇီးတောကြီး- ရွှေစက်တော်လမ်း

- (ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ဇီးတောကြီးရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
ရွှေစက်တော်ဘုရားအနီး
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၅ ပေ

(၄) လေသာကုန်း- စည်တော်လမ်း

- (ကက) လမ်းအရှည် - ၃ မိုင် ၇ ဖာလုံ သို့မဟုတ် ၆.၂၃၆ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် လေသာကုန်းရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၇ ဖာလုံ သို့မဟုတ် ၆.၂၃၆ ကီလိုမီတာ
စည်တော်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၅ ပေ

(စ) သရက်မြို့နယ်

(၁) ကြီးတိုင်း- သပြေစမ်းလမ်း

- (ကက) လမ်းအရှည် - ၅ မိုင် သို့မဟုတ် ၈.၀၄၇ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ကြီးတိုင်းရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၅ မိုင် သို့မဟုတ် ၈.၀၄၇ ကီလိုမီတာ
သပြေစမ်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(ဆ) မင်းတုန်းမြို့နယ်

(၁) စပါးတန်း- လေသာကုန်းလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၁ ဖာလုံ ၃၃၀ ပေ သို့မဟုတ် ၁.၉၁၁ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် စပါးတန်းရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၁ ဖာလုံ ၃၃၀ ပေ သို့မဟုတ် ၁.၉၁၁ ကီလိုမီတာ လေသာကုန်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၁၂ ပေ

(၂) လယ်ဖျား- လက်ပွလမ်း

- (ကက) လမ်းအရှည် - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် လယ်ဖျားရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် သို့မဟုတ် ၃.၂၁၉ ကီလိုမီတာ လက်ပွရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၃) လင်ပန်း- ကြပ်ကြီးလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် လင်ပန်းရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ ကြပ်ကြီးရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(ဇ) ပေါက်မြို့နယ်

(၁) ဇီးတော- တောင်ဘက်လမ်း

- (ကက) လမ်းအရှည် - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ဇီးတောရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ တောင်ဘက်ရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(၂) ကျွန်းရင်း- လယ်သာဝလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ကျွန်းရင်းရွာ
- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ လယ်သာဝရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၄၀ ပေ

(၃) ဇီးပြား- ကျတ်တည်- ဇောင်းယားပင်လမ်း

- (ကက) လမ်းအရှည် - ၂ မိုင် ၄ ဖာလုံ သို့မဟုတ် ၄.၀၂၃ ကီလိုမီတာ
- (ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ဇီးပြားရွာ

- (ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၄ ဖာလုံ သို့မဟုတ် ၄.၀၂၃ ကီလိုမီတာ
ဇောင်းယားပင်ရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၂၀ ပေ

(ဈ) ဂန့်ဂေါမြို့နယ်

(၁) ဖက်ဝန်း- ပနန်း- စံပယ်လမ်း

(ကက) လမ်းအရှည် - ၁ မိုင် ၆ ဖာလုံ သို့မဟုတ် ၂.၈၁၆ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ဖက်ဝန်းရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၆ ဖာလုံ သို့မဟုတ် ၂.၈၁၆ ကီလိုမီတာ
စံပယ်ရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၁၅ ပေ

(၂) တောင်ခင်ရန်း- သာလင်း- မြင်သားလမ်း

(ကက) လမ်းအရှည် - ၃ မိုင် ၆ ဖာလုံ သို့မဟုတ် ၆.၀၃၅ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် [တောင်ခင်ရန်းရွာ (ကလေး-ဂန့်ဂေါလမ်း)
မိုင်တိုင် ၃၂/၄]

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၆ ဖာလုံ သို့မဟုတ် ၆.၀၃၅ ကီလိုမီတာ
မြင်သားရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၁၅ ပေ

(၃) မုံရွာ-ပုလဲ- ဂန့်ဂေါလမ်းမှ လယ်ဓမ္မရွာသို့ ဆက်သွယ်သောလမ်း

(ကက) လမ်းအရှည် - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင် ၇၅/၃

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၄ ဖာလုံ သို့မဟုတ် ၀.၈၀၅ ကီလိုမီတာ
လယ်ဓမ္မရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၁၅ ပေ

(၄) ကန့်သတ်ရွာအဝင်လမ်း

(ကက) လမ်းအရှည် - ၃ ဖာလုံ သို့မဟုတ် ၀.၆၀၄ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ-ကျောလမ်း
မိုင်တိုင် ၁၂/၅-၁၂/၆

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ ဖာလုံ သို့မဟုတ် ၀.၆၀၄ ကီလိုမီတာ
ကန့်သတ်ရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၁၅ ပေ

(ည) ထီးလင်းမြို့နယ်

(၁) ကျိုင်း- ရင်ရောင်းလမ်း

(ကက) လမ်းအရှည် - ၂ မိုင် ၇ ဖာလုံ သို့မဟုတ် ၄.၆၂၇ ကီလိုမီတာ

(ခ ခ) စတင်သည့်နေရာ - ၀/၀ မိုင် ကျိုင်းရွာ

(ဂ ဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂ မိုင် ၇ ဖာလုံ သို့မဟုတ် ၄.၆၂၇ ကီလိုမီတာ
ရင်ရောင်းရွာ

(ဃ ဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၂) ကင်းပန်း- စင်ပုံလမ်း

- (ကက) လမ်းအရှည် - ၄ မိုင် ၄ ဖာလုံ သို့မဟုတ် ၇.၂၄၂ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ကင်းပန်းရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၄ မိုင် ၄ ဖာလုံ သို့မဟုတ် ၇.၂၄၂ ကီလိုမီတာ
စင်ပုံရွာအနီး
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၃) ဆွဲလွဲ- မင်းလယ်-အထက်ကျော်လမ်းမှ ယုံဆင်းသို့ ဆက်သွယ်သောလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ဆွဲလွဲ-မင်းလယ်-အထက်ကျော်လမ်း
မိုင်တိုင် ၃/၁၀
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် ၄ ဖာလုံ သို့မဟုတ် ၂.၄၁၄ ကီလိုမီတာ
ယုံဆင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၃၀ ပေ

(၄) ဆောမြို့နယ်

(၁) မင်းကြည့်- ပေါက်ခေါင်းလမ်း

- (ကက) လမ်းအရှည် - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် မင်းကြည့်ရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၁ မိုင် သို့မဟုတ် ၁.၆၀၉ ကီလိုမီတာ
ပေါက်ခေါင်းရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

(၂) အညာပန်းပလွန်း- ပိန္နဲလမ်း

- (ကက) လမ်းအရှည် - ၃ မိုင် သို့မဟုတ် ၄.၈၂၈ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် အညာပန်းပလွန်းရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် သို့မဟုတ် ၄.၈၂၈ ကီလိုမီတာ
ပိန္နဲရွာ
- (ဃဃ) လမ်းနယ်နိမိတ်အကျယ် - ၂၄ ပေ

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်အရှည်စုစုပေါင်းကို ၆၇၆၅ မိုင် ၂ ဖာလုံ ၄၆၉ ပေ သို့မဟုတ် ၁၀၈၈၇.၇၅၇ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၂)

၁။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော အောက်ဖော်ပြပါလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအဖြစ် သတ်မှတ်ကြေညာလိုက်သည်-

- (က) လမ်းပိုင်းအမည် - ဆိက္ခဝ-ဝါဇီလမ်း
- (ခ) လမ်းအရှည် - ၅ မိုင် ၅ ဖာလုံ သို့မဟုတ် ၉.၀၅၂ ကီလိုမီတာ
- (ဂ) စတင်သည့်နေရာ - ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းဟောင်း မိုင်တိုင် ၃၄/၀

- (ဃ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၅ မိုင် ၅ ဖာလုံ သို့မဟုတ် ၉.၀၅၂ ကီလိုမီတာ လမ်းရွာ
- (င) လမ်းနယ်နိမိတ်အကျယ် - ၁၀၀ ပေ

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်အရှည်စုစုပေါင်းကို ၆၇၇၀ မိုင် ၇ ဖာလုံ ၄၆၉ ပေ သို့မဟုတ် ၁၀၈၉၆.၈၀၉ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၄/၂၀၂၂)

၁။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လမ်းဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော အောက်ဖော်ပြပါလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအဖြစ် သတ်မှတ်ကြေညာလိုက်သည်-

- | | | |
|------------------------------|---|--|
| (က) လမ်းပိုင်းအမည် | - | ဥယျာဉ်ကျစ်-ကုန်းဇောင်း-သံကိုင်းလမ်း
(ကုန်းဇောင်း- သံကိုင်းလမ်းပိုင်း) |
| (ခ) လမ်းအရှည် | - | ၂ မိုင် ၂ ဖာလုံ ၃၃၀ ပေ သို့မဟုတ် ၃.၇၅ ကီလိုမီတာ |
| (ဂ) စတင်သည့်နေရာ | - | ဥယျာဉ်ကျစ်-ကုန်းဇောင်း-သံကိုင်းလမ်း မိုင်တိုင် ၇/၆ |
| (ဃ) လမ်းဆုံးရောက်ရှိသည့်နေရာ | - | ဥယျာဉ်ကျစ်-ကုန်းဇောင်း-သံကိုင်းလမ်း မိုင်တိုင် ၁၀/၀ မိုင်
၃၃၀ ပေ |
| (င) လမ်းနယ်နိမိတ်အကျယ် | - | ၁၀၀ ပေ |

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်အရှည်စုစုပေါင်းကို ၆၇၇၃ မိုင် ၂ ဖာလုံ ၁၃၉ ပေ သို့မဟုတ် ၁၀၉၀၀.၅၃၁ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၂)

၁။ မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူးမြို့နယ်အတွင်းရှိလမ်းဦးစီးဌာနမှလွှဲပြောင်းပေးအပ်သော အောက်ဖော်ပြပါလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအဖြစ် သတ်မှတ်ကြေညာလိုက်သည်-

- | | | |
|------------------------------|---|---|
| (က) လမ်းပိုင်းအမည် | - | ထနောင်းတော-အိုင်းမလမ်း (ထနောင်းတော-ရွှေချောင်းလမ်းပိုင်း) |
| (ခ) လမ်းအရှည် | - | ၇ မိုင် ၄ ဖာလုံ သို့မဟုတ် ၁၂.၀၇၀ ကီလိုမီတာ |
| (ဂ) စတင်သည့်နေရာ | - | ၀/၀ မိုင် ထနောင်းတောရွာ |
| (ဃ) လမ်းဆုံးရောက်ရှိသည့်နေရာ | - | ၇ မိုင် ၄ ဖာလုံ သို့မဟုတ် ၁၂.၀၇၀ ကီလိုမီတာ ရွှေချောင်းရွာ |
| (င) လမ်းနယ်နိမိတ်အကျယ် | - | ၁၀၀ ပေ |

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင်အရှည်စုစုပေါင်းကို ၆၇၈၀ မိုင် ၆ ဖာလုံ ၁၃၉ ပေ သို့မဟုတ် ၁၀၉၁.၂၆၀၁ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၂)

ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အောင်ပန်း-ပင်မှီ-လယ်ကြားလမ်း ၈ မိုင်၊ ၄ ဖာလုံ နှင့် ပင်မှီ-နန်းရုတ်-အင်းတိန်လမ်း ၁၆ မိုင် တို့အား လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ

စီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် လွယ်ကူစေရန်တို့အတွက် ၂၀၀၀ ပြည့်နှစ်၊ လမ်းမကြီးများ ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (င) နှင့် (စ) တို့အရ လမ်းဦးစီးဌာနပိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော မြို့နယ်/ကျေးရွာချင်း ဆက်သွယ်သည့် လမ်းမကြီးများ အဖြစ် အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ် ကြေညာလိုက်သည်-

- (၁) အောင်ပန်း- ပင်မို- အင်းတိန်လမ်း
- (ကက) လမ်းအရှည် - ၂၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၃၄.၁၉၈ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် အောင်ပန်းမြို့
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၂၁ မိုင် ၂ ဖာလုံ သို့မဟုတ် ၃၄.၁၉၈ ကီလိုမီတာ
- အင်းတိန်ရွာ
- (ဃဃ) လမ်းအဆင့်အတန်း - မြို့နယ်/ကျေးရွာများ ဆက်သွယ်သည့်လမ်း
- (ငင) လမ်းနယ်နိမိတ်အကျယ် - ၁၀၀ ပေ
- (၂) ပင်မို- လယ်ကြားလမ်း
- (ကက) လမ်းအရှည် - ၃ မိုင် ၂ ဖာလုံ သို့မဟုတ် ၅.၂၃ ကီလိုမီတာ
- (ခခ) စတင်သည့်နေရာ - ၀/၀ မိုင် ပင်မိုရွာ
- (ဂဂ) လမ်းဆုံးရောက်ရှိသည့်နေရာ - ၃ မိုင် ၂ ဖာလုံ သို့မဟုတ် ၅.၂၃ ကီလိုမီတာ
- လယ်ကြားရွာ
- (ဃဃ) လမ်းအဆင့်အတန်း - မြို့နယ်/ကျေးရွာများ ဆက်သွယ်သည့်လမ်း
- (ငင) လမ်းနယ်နိမိတ်အကျယ် - ၁၀၀ ပေ

ရွှေလေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၂)
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ညှိနှိုင်းဆောင်ရွက်ရေးဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးမောင်ချို အား သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ စတင်ခံစားခွင့်ပြုပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

ဒေါက်တာ မောင်မောင်နိုင်
မြို့တော်ဝန်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ စီးပွားရေးရာဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးညွှန်ထွန်း အား ၂၆-၂-၂၀၂၂ ရက်နေ့မှ ၂၅-၆-၂၀၂၂ ရက်နေ့အထိ သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၅၇ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃ (က) တို့အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

ခင်လတ်

အမြဲတမ်းအတွင်းဝန်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ၏ အတည်ပြုချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဦးမြတ်မင်း အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ လစာနှုန်းတူ ရာထူးဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (သောကြာနေ့) နံနက်ပိုင်းမှစ၍ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ e-Government ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယ
ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဒေါ်မြတ်မြတ်နွယ် အား လစ်လပ်လျက်ရှိသော
e-Government ဌာန၊ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးသို့ ၂၀၂၂ ခုနှစ်၊
ဖေဖော်ဝါရီလ ၁၁ ရက် (သောကြာနေ့) နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

ဇော်သန်းသင်း

အမြဲတမ်းအတွင်းဝန်

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)

အမှတ် ၂၂/၂၀၂၂။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင်
ကျင်းပပြုလုပ်သော (၁၂၇) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ
သဘောတူခွင့်ပြုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ တပ်မတော် (ကြည်း) တွင်
ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

တင်ကိုဦး

ကြည်း ၇၈၂၆၅

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

အမှတ် ၂၄/၂၀၂၂။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင်
ကျင်းပပြုလုပ်သော (၁၂၇) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ
သဘောတူခွင့်ပြုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ တပ်မတော် (ကြည်း) တွင်
ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

သန်းမင်း

ကြည်း ၇၈၂၆၆

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)

အမှတ် ၂၆/၂၀၂၂။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင်
ကျင်းပပြုလုပ်သော (၁၂၇) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ
သဘောတူခွင့်ပြုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ တပ်မတော် (ကြည်း) တွင်
ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

သိန်းသန်းထွန်း

ကြည်း ၇၈၂၆၇

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်

စစ်ရာထူးခန့်ချုပ်

စစ်ရာထူးခန့်ချုပ်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

ARTISAN CONCEPTS LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ
အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအားစာရင်းရှင်းလင်းဖျက်သိမ်းရန်ကြေညာခြင်း

၁။ ARTISAN CONCEPTS LIMITED အား အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သော သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးဆန်းထွန်း (လက်မှတ်ရပြည်သူ့စာရင်းကိုင် P-27) အား ခန့်အပ်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ထက် နောက်မကျစေဘဲ အထက်ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ခိုင်လုံသော သက်သေပြစာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Mr. MARK FRANCIS BEDINGHAM

Managing Director

ARTISAN CONCEPTS LIMITED

ဦးဆန်းထွန်း

B.A, CPA, F.B.S.A

လက်မှတ်ရပြည်သူ့စာရင်းကိုင် P-27

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ
စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေးတက်ရောက်ရန်
အကြောင်းကြားစာ
ပရို ၁ ကုမ္ပဏီလီမိတက်
(PRO 1 COMPANY LIMITED)
(အစုရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

ပရို ၁ ကုမ္ပဏီလီမိတက် (PRO 1 COMPANY LIMITED) (ဖျက်သိမ်းဆဲ) ၏ စာရင်းရှင်းလင်း
ဖျက်သိမ်းရေးအရာရှိမှ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်းတင်ပြရန်နှင့် ရှင်းလင်းပြောဆိုရန်အတွက်
စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှင်များအားလုံး တက်ရောက်ပေးပါရန် အကြောင်းကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်နှင့် အချိန် ။ ။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
နံနက် (၁၀:၀၀) နာရီ။

ကျင်းပမည့်နေရာ ။ ။ အမှတ်-၁၇၆ (ပထမထပ်)၊ ဗိုလ်တထောင်ဘုရားလမ်း၊
မိဘရိပ်မွန်ကွန်ဒို၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဦးအိန်စစ် (တရားလွှတ်တော်ရှေ့နေ)
YE NOOS & ASSOCIATES (Law Firm)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
PRO 1 COMPANY LIMITED

SINH NAM METAL (MYANMAR) CO., LTD

ကုမ္ပဏီတရားဝင်ဖျက်သိမ်းခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ကျင်းပသော ဒါရိုက်တာများအားလုံးတက်ရောက်သည့်
အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ SINH NAM METAL (MYANMAR) CO., LTD အား ၂၀၂၂ ခုနှစ်၊
မတ်လ ၉ ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်မျိုးနေဇာ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
[၁၂/၃လန (နိုင်) ၀၄၆၅၃၉] B.A (Eco), CPA (PA-1440) လက်မှတ်ရပြည်သူ့စာရင်းကိုင် (စာရင်းစစ်) အား
တရားဝင်ရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီနှင့်ပတ်သက်၍ ရရှိသည့်စာရင်းများ၊ ပေးရန်ရှိသူများ အားလုံးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့
နောက်ဆုံးထား၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံနိုင်ကြောင်း ကြေညာအပ်ပါသည်။

Daw Yi Yi Win
Managing Director
Sinh Nam Metal (Myanmar) Co., Ltd

Daw Myo Nay Zar
B.A (Eco), CPA (PA-1440)
လက်မှတ်ရပြည်သူ့စာရင်းကိုင်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ
စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေးတက်ရောက်ရန်
အကြောင်းကြားစာ

ရှိုင်ရယ်ဝိစာရ ကုမ္ပဏီလီမိတက်

(ROYAL WISARA COMPANY LIMITED)

(အစုရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

ရှိုင်းရယ်ဝိစာရ ကုမ္ပဏီလီမိတက် (ROYAL WISARA COMPANY LIMITED) (ဖျက်သိမ်းဆဲ) ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိမှ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာစာရင်းတင်ပြရန်နှင့် ရှင်းလင်းပြောဆိုရန်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှင်များအားလုံး တက်ရောက်ပေးပါရန် အကြောင်းကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်နှင့် အချိန် ။ ။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်။

နံနက် (၁၀:၀၀) နာရီ။

ကျင်းပမည့်နေရာ ။ ။ အမှတ်-၁၇၆ (ပထမထပ်)၊ ဗိုလ်တထောင်ဘုရားလမ်း၊

မိဘရိပ်မွန်ကွန်ဒို၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဦးအိန်စ် (တရားလွှတ်တော်ရှေ့နေ)

YE NOOS & ASSOCIATES (Law Firm)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ROYAL WISARA COMPANY LIMITED

YGN KINNAYA COMPANY LIMITED

Notice of Special Resolution

For Members' Voluntary Winding-up

(Pursuant to Insolvency Law and Myanmar Companies Law)

At the Extraordinary General Meeting of the Directors and Shareholders of the company held on 24th March 2022 the resolution that company was winding-up voluntarily and U SAN TUN (Certified Public Accountant P-27) was appointed as a liquidator was passed on Extraordinary General Meeting Resolution.

For above resolution all persons claiming to be creditors and debtors of the above company are therefore, requested to submit details of their claims together with any documentary evidence in their possession, to the liquidator at the address given below at the day on 24th April 2022 or before that day.

Mr. MARK FRANCIS BEDINGHAM

Managing Director

YGN KINNAYA COMPANY LIMITED

U San Tun

B.A, CPA, F.B.S.A

Certified Public Accountant P-27

Liquidator

Liquidator Office: No. 6/8, Room 104, Upper Pazuntaung Road, Pazuntaung Township, Yangon, Myanmar.

PAI Consultant Service (Phone: 09422217514)

Thuriya Strength Agency Co.,Ltd

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ
အပြီးသတ်ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှင်များ၏ အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၂၅-၄-၂၀၂၂ ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ မြေနီကုန်းဂျန်းရှင်း၊ အမှတ် ၂၆၈ (၈ လွှာ) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း (ဥပဒေ အကျိုးဆောင် စဉ်-၂၆၅၇) က ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကို တင်ပြကာ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အစုရှင်များ အားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

THAUNG HAN

MANAGING DIRECTOR

THURIYA STRENGTH AGENCY CO.,LTD

ဦးခင်ဝင်း

B.A,H.G.P, R.L, D.B.L, D.I.L,D.M.L

P.G.D.I.T (New Delhi); D:Jap; M.P.A, M.A (B.L)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(အိမ်) ၂၀၄၊ ပဒေသရာဇာလမ်း၊ (၄၁) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉၅၀၀၈၅၈၃

MEIA FURNISHINGS (MYANMAR) Co.,Ltd

ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်း

သာမန်ထက်ထူးကဲသော အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ MEIA FURNISHINGS (MYANMAR) Co.,Ltdအား (၁၁-၃-၂၀၂၂)နေ့မှစတင်၍စာရင်းရှင်းလင်းဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ဒေါ်စုဝေထွေး [B.Com (Q), CPA] အမှတ် ၆၈၄၊ ကမ္ဘာဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို (၂၅-၄-၂၀၂၂) ရက်နေ့ထက်နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Huang, Zhishan

ဒါရိုက်တာ

MEIA FURNISHINGS CO.,Ltd

(ဒါရိုက်တာအဖွဲ့ကိုယ်စား)

ဒေါ်စုဝေထွေး

B.Com (Q), CPA

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

SMIRENTAL SERVICES MM LIMITED

Notice of Special Resolution

For Members' Voluntary Winding-up

(Pursuant to Insolvency Law and Myanmar Companies Law)

At the Extraordinary General Meeting of the Directors and Shareholders of the company held on 24th March 2022 the resolution that company was winding-up voluntarily and U SAN TUN (Certified Public Accountant P-27) was appointed as a liquidator was passed on Extraordinary General Meeting Resolution.

For above resolution all persons claiming to be creditors and debtors of the above company are therefore, requested to submit details of their claims together with any documentary evidence in their possession, to the liquidator at the address given below at the day on 24th April 2022 or before that day.

Mr. MARK FRANCIS BEDINGHAM
Managing Director
SMIRENTAL SERVICES MM LIMITED

U San Tun
B.A, CPA, F.B.S.A
Certified Public Accountant P-27
Liquidator

Liquidator Office: No.6/8, Room 104, Upper Pazuntaung Road, Pazuntaung Township, Yangon, Myanmar.
PAI Consultant Service (Phone: 09422217514)

စန်း ဗစ်လင်ဂျီ မန္တလေး ကုမ္ပဏီလီမိတက်

(Snow Village Mandalay Co.,Ltd)

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းပိတ်သိမ်းခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ကျင်းပပြုလုပ်သော ဒါရိုက်တာအဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ စန်း ဗစ်လင်ဂျီ မန္တလေး ကုမ္ပဏီလီမိတက် (Snow Village Mandalay Co.,Ltd) အား (၂၅-၃-၂၀၂၂) ရက်နေ့မှစ၍ စာရင်းရှင်းလင်းပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းပိတ်သိမ်းရာတွင် ဦးသောင်းအေး [B.A, CPA (R.A)] အား စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်ရှိနှင့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ကို နောက်ဆုံးထား၍ အောက်ဖော်ပြပါ စာရင်းရှင်းလင်းပိတ်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများ၊ ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးသောင်းအေး
B.A, CPA (R.A)
စာရင်းရှင်းလင်းပိတ်သိမ်းရေးအရာရှိ
အမှတ် (၇၀၄)၊ ခုနစ်လွှာ၊ ဗိုလ်မြတ်ထွန်းတာဝါ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း-၀၉၂၅၅၅၉၄၃၅၃

CLAIM NOTICE

United Beauty Palace Myanmar Company Limited

(တရားရုံးအမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

ရရန်ရှိက တောင်းဆိုရန်အသိပေးကြေညာချက်

(မြန်မာနိုင်ငံကုမ္ပဏီနည်းဥပဒေ ၁၁၃)

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသည် ၂၀၂၀ ပြည့်နှစ်၊ တရားမအထွေထွေလျှောက်လွှာအမှတ်-၂၅ တွင် (၃၀-၇-၂၀၂၀) နေ့က United Beauty Palace Myanmar Company Limited အား မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေပုဒ်မ-၂၉၈ (က) အရ စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သဖြင့် အထက်အမည်ပါ ကုမ္ပဏီ၏ မြီရှင်တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မတိုင်မီ မိမိတို့၏အမည်၊ လိပ်စာနှင့်တကွ ရရန်ရှိကြွေးမြီ သို့မဟုတ် ရသင့်ရထိုက်သည်တို့နှင့်ပတ်သက်သော အချက်အလက်များတို့တကွနှင့် ရှိက မိမိ၏တရားလွှတ်တော်ရှေ့နေ သို့မဟုတ် အထက်တန်းရှေ့နေ၏ လိပ်စာတို့ကို ဒေါ်ချိုချိုတိုး (PAPP-15) ယင်းကုမ္ပဏီ၏ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊ အမှတ်-အက်စ် (၃)၊ (၄)၊ ဒုတိယထပ်၊ အောင်ဆန်းကွင်းမြောက်ဘက်ဝန်း၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ထံသို့ပို့၍ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လိုအပ်သည့်အတိုင်း စာဖြင့် ရေးသား အကြောင်းကြားသည့်အခါ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိ၏တရားလွှတ်တော်ရှေ့နေ သို့မဟုတ် အထက်တန်း ရှေ့နေဖြစ်စေ သည်အကြောင်းစာပါ သတ်မှတ်ထားသောအချိန်တွင် မိမိ၏ရရန်ရှိ ကြွေးမြီ သို့မဟုတ် ရသင့်ရထိုက်သည်ကို လာရောက်သက်သေပြရမည်။ ပျက်ကွက်ပါက ခွဲဝေပေးဆပ်မှုတွင် ပါဝင်မည် မဟုတ်ပါ။

နေ့စွဲ၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၅) နေ့။

ဒေါ်ချိုချိုတိုး

PAPP-15

တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

United Beauty Palace Myanmar Company Limited

(တရားရုံးအမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ)